

ယခုရက်စွဲမှတ်တမ်းပါ အချက်အလက်များသည် မြန်မာ့အရေး လေ့လာသူများအဖွဲ့၏ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၃ရက်နေ့မှ ၂၈ရက်နေ့(ည ဆယ်နာရီအထိ) အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အား မီဒီယာများမှတစ်ဆင့် မှတ်တမ်းတင်ထားသော ရက်အလိုက် ငြိမ်းချမ်းရေးသတင်းစုစည်းချက်များ ဖြစ်ပါသည်။ ထို့ကြောင့် ရက်စွဲမှတ်တမ်းပါ အချက်အလက်များသည် မြန်မာ့အရေးလေ့လာသူများ၏ အမြင်နှင့် အဘော်မဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော မီဒီယာ ဖော်ပြချက်များအား စုစည်းပေးထားခြင်းသာ ဖြစ်ပါသည်။ ငြိမ်းချမ်းရေးရက်စွဲမှတ်တမ်းနှင့် လအလိုက်သုံးသပ်ချက် အနှစ်ချုပ် မှတ်တမ်းများအား အကြံပြုချက်များ ပေးပါရန်နှင့် အကြံပြုချက်များ ပေးပို့လိုပါက bcmg.burma.org@gmail.com နှင့် ဖုန်း - 09-796636737 တို့ကို ဆက်သွယ်နိုင် ပါသည်။

မြန်မာ့အရေးလေ့လာသူများအဖွဲ့

| စဉ် | ရက်စွဲ | အကြောင်းအရာ | ရည်ညွှန်း |
|-----|-----------|--|---|
| ၁၃ | ၁၃.၇.၂၀၁၇ | မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာအထူးအစီ ရင်ခံစာ တင်သွင်းသူ မစ္စယန် ဟီးလီတို့ ရန်ကုန်မြို့ ကျောက် တံတားမြို့နယ်ရှိ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီရုံးခန်း၌ ဇူလိုင် ၁၃ရက် ညနေ ၄ နာရီတွင် တွေ့ဆုံခဲ့ပြီး သတင်းမီဒီယာကောင်စီမှ မစ္စယန်ဟီးလီ အနေဖြင့် နိုင်ငံတော်အကြီးအကဲများနှင့် တွေ့ဆုံလျှင် ပုဂ္ဂလိကမီဒီယာကို အစိုးရမှ လေးစားသင့်ကြောင်း တိုက်တွန်းပေးရန် ပြောဆိုခဲ့သည်။ ထို့အပြင် DVB နှင့် ဧရာဝတီ သတင်းဌာနက သတင်းထောက် ၃ ဦး မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အရေးယူခံထားရသည့်ကိစ္စနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သတင်းမီဒီယာသမားများ တွေ့ဆုံနိုင်ရေးကိစ္စများ အား ဆွေးနွေးခဲ့သည်ဟု သတင်းမီဒီယာ ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။ (MizzimaLink) (MMST Link) (DVB Link) | ယန်ဟီးလီ |
| ၁၄ | ၁၄.၇.၂၀၁၇ | ၂၀၁၇ ဂျူလိုင် ၁၄ ရက် မွန်းလွဲပိုင်းတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်မတော် ခြေလျင်တပ်ရင်း အမှတ် ၂၄၉ စစ်ကြောင်းတို့ တောင်ကြီးမြို့မြောက်ဘက် မိုင်၂၀၀နီးကျင်ခန့်ရှိ ဟိုပုံးမြို့ မိုင်းပြင်းတိုက်နယ် ဝဋ်ကောင်ပန်ဟတ် နှင့် ဝဋ်ခိုင်းရွာကြားတွင် ၁၅ မိနစ်ခန့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ RCSS ဆက်ဆံရေးရုံးကို သတင်းမပို့ဘဲ ဖာလိုင်အခြေစိုက် ခလရ ၂၄၉ စစ်ကြောင်းကဝင်လာသည့်အတွက် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရသည်ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောဆိုခဲ့သည်။ တိုက်ပွဲအတွင်း RCSS/SSA မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ဘဲ ၊ တပ်မတော်ဘက်မှ ၅ ဦး ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃ ဦး ရှိကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူ ၃ ဦးတွင် တပ်ကြပ်ကြီးအဆင့်ရှိ အရာရှိငယ် ၁ ဦးပါဝင်ကြောင်း RCSS သတင်းဌာန Tai Freedom မှ ထုတ်ပြန်ခဲ့သည်။ (သျှမ်းသံတော်ဆင့် Link) (TaiFreedom Link) တပ်မတော်မှ မတရားအသင်း အပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲခံထားရသော ရှမ်းပြည်နယ် မိုးကုန်းမြို့မှ သင်းထောက် ဆရာ ဦးခွမ်ဒေါ်နောင်လတ် နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့အား ဇူလိုင်လ ၁၄ ရက်နေ့တွင် စွဲချက်တင်ခဲ့သည်။ ဇူလိုင်လ ၂၆ ရက်နေ့တွင် တရားစွဲခံထားရသော ဦးခွမ်ဒေါ်နောင် လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့အား စတင် စစ်ဆေးမည် ဖြစ်သည်။ (Mizzima Link) တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်ရစ်ဖွဲ့နှင့် NCA မထိုးရသေး သည့် အဖွဲ့ငါးဖွဲ့ပါဝင်သော UNFC တို့ ဇူလိုင် ၁၃ နှင့် ၁၄ ရက်တို့တွင် ထိုင်းနိုင်ငံချင်းမိုင်၌ တွေ့ဆုံဆွေးနွေးပြီးငြိမ်းချမ်းရေးလုပ်ငန်း များ ပိုမိုပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြောင်း ကရင်အမျိုး သားအစည်းအရုံး(KNU)ဒုဥက္ကဋ္ဌနှင့် PPWT အဖွဲ့ခေါင်း ဆောင်လည်းဖြစ်သူ ပဒိုစောကွယ် ထူးဝင်းမှ ပြောသည်။ UNFC အဖွဲ့ဝင်အဖွဲ့အစည်းများ NCA လက်မှတ်ထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းရန် DPN အနေ ဖြင့် အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင်နှင့် ယခုလအတွင်း တွေ့ဆုံရန် စီစဉ်ထားသော်လည်း လက်ရှိ အချိန်ထိတွေ့ဆုံရန် ညှိနှိုင်းနိုင် ခြင်းမရှိသေးဟု သိရသည်။ (7Day Link) သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)မှ ငြိမ်းချမ်းရေးဖြစ်စဉ်များ ပြန်လည် သုံးသပ်ရန်နှင့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပသွားရန် အပါအဝင် အချက် ၅ ချက်အား ဇူလိုင်လ ၁၀ ရက်မှ ၁၄ ရက်နေ့ထိ RCSS/SSA ဗဟိုဌာနချုပ် လွယ်တိုင်းလျန်တွင် ပြုလုပ်ခဲ့သော ၆ လပတ်အစည်း အဝေးအပြီးတွင် ရှေ့လုပ်ငန်းစဉ်အဖြစ် ချမှတ်ခဲ့သည်။ (Mizzima Link) ကေအိန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (၁၆) ကြိမ်မြောက်ကွန်ဂရက်အပြီး ပထမဆုံးအကြိမ် ပြုလုပ်သည့် ဌာနဆိုင်ရာများ အစည်းအဝေးပွဲကို ဇူလိုင် ၁၁ ရက်မှ ၁၄ရက်နေ့အထိ ဖားအံခရိုင်၊ လေးဝါးစခန်း၌ ပြုလုပ်ခဲ့သည်။ လေးဝါးစခန်း ပြုလုပ်သည့် ဌာနဆိုင်ရာများအစည်းအဝေးပွဲတွင် ဌာနတစ်ခုချင်းစီ၏ မူဝါဒပိုင်းဆိုင်ရာများကို ပြန်လည်ဆွေးနွေးသုံးသပ်ရင်း အပစ်ရပ်လက်မှတ်ရေးထိုးပြီးချိန်မှစ၍ လတ်တလောကြားကာလ အတွင်း အကောင်အထည်ဖော်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်မှုများ ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ကေအိန်ယူ၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ ဗဟိုကော်မတီဝင် ခေါင်းဆောင်များ၊ ဌာန ၁၄ ခု၏ ဌာနဆိုင်ရာထိပ်ပိုင်း ခေါင်းဆောင်များ၊ ခရိုင်၊ မြို့နယ်အသီးသီးမှ ခရိုင်ဥက္ကဋ္ဌ၊ မြို့နယ်ဥက္ကဋ္ဌ နှင့် အခြား ခေါင်းဆောင်ငယ် အချို့စုစုပေါင်း ကိုယ်စားလှယ်(၁၀၀)ကျော် တက်ရောက်ခဲ့သည်။ (KIC Link) ဇူလိုင် ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) ရုံး၌ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် | RCSS-TMT တိုက်ပွဲ ၁၇/၁ သင်းအုပ်ဆရာများ UNFC - PPWT အစည်းအဝေး RCSS အစည်းအဝေး KNU အစည်းအဝေး ယန်ဟီးလီ |

| | | | |
|-----------|------------------|---|---|
| | | <p>(MNHRC) တို့ ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်က အချက်အလက်ရှာဖွေဖော်ထုတ် ရေးမစ်ရှင်ကို မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင် (MNHRC) က ထောက်ခံပေးရန် မစ္စယန်ဟီးလီကအကြံပြုခဲ့သည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို နိုင်ငံတော်အစိုးရကဗွဲ့စည်းပေးထားကြောင်းနှင့် ကော်မရှင်သည် အစိုးရနှင့်ပြည်သူအကြား သင့်မြတ်စေရန် လုပ်ဆောင်ပေး နေကြောင်းနှင့် ယခုကဲ့သို့ သိမ်မွေ့နက်နဲသည့် ကိစ္စမျိုးအား ချင့်ချိန် စဉ်းစားရန်လိုအပ်ကြောင်း ကော်မရှင်က ယန်ဟီးလီအား ပြန်လည်ရှင်းပြခဲ့သည်ဟု MNHRC ဥက္ကဋ္ဌ ဦးဝင်းမြက ပြောဆိုခဲ့သည်။ (7 Day Link) (Eleven Link)</p> <p>အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဝိုင်းချုပ်မျိုးကြီး မင်းအောင် လှိုင်သည် နံနက် ၉ နာရီ ၁၅ မိနစ်တွင် အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန အဆောက်အအုံ၌ အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌနှင့်တွေ့ဆုံခဲ့ပြီး အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Narendra Modi နှင့် ဒေသစံတော်ချိန် ဖွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် ဝန်ကြီးချုပ်၏အိမ်တော်၌ တွေ့ဆုံခဲ့သည်။ ဝန်ကြီးချုပ်မိဒီမှ အိန္ဒိယ- မြန်မာနှစ်နိုင်ငံတပ်မတော်များအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး ကြံဆိုကြောင်းနှင့် မြန်မာနိုင်ငံသည် အိန္ဒိယ၏ 'အရှေ့မျှော် မူဝါဒ' တွင်အရေးကြီးသည့် အခန်းကဏ္ဍ၌ပါဝင်ကြောင်း ဝိုင်းချုပ်မျိုးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ (7Day Link) (Eleven Link)</p> | <p>နိုင်ငံတကာ ဆက်ဆံရေး</p> |
| <p>၁၅</p> | <p>၁၅.၇.၂၀၁၇</p> | <p>ဇူလိုင် (၁၅)ရက်နေ့တွင် ကိုးကန့်ဒေသရှိ "လာပကျိုင်း"နှင့် "ဖောက်ကျူးချိန်"ဒေသများသို့ တပ်မတော်မှ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ပြီး မြေပြင်မှလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။ ယင်းတိုက်ပွဲတွင် တပ်မတော်ဘက်မှ (၁၀)ဦးခန့်ကျဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ စစ်လက်နက်များကို သိမ်းဆည်းရမိခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ (NAB Link)</p> <p>ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ဇူလိုင်လ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလွတ်သဘောတွေ့ဆုံမည် ဖြစ်သည်။ အလွတ်သဘော တွေ့ဆုံမှုတွင်အစိုးရဘက်မှ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦး၊ ဦးကျော်သူရတို့ သုံးဦးတို့ လာရောက်တွေ့ဆုံမည် ဖြစ်ပြီး မပြီးပြတ်သေးသော အချက် ၉ ချက်အပေါ် ဆွေးနွေးမည် ဖြစ်သော်လည်း အသေးစိတ်ကို လာမည့် ဇူလိုင်လ ၁၇ ရက်နေ့ ကျင်းပမည့် DPN အစည်းအဝေး အသေးစိတ် ထပ်မံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ UNFC ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မင်းမှ ပြောဆိုခဲ့သည်။ (Mizzima Link) (7 Day Link) (NMG Link)</p> <p>ဇူလိုင် ၁၅ ရက် မနက် ၉ နာရီ မှ ၁၀ နာရီ ထိ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ Golden Hill Hotel ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ် ကွန်ရက် (TYN) မှ ကိုယ်စားလှယ် ၅ ဦးနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ်ယန်ဟီးလီတို့ တွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် TYN မှ မစ်ယန်ဟီးလီသို့ ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ပြီးခဲ့သည့်များ အိမ်မပြန်ရခြင်းကိစ္စ၊ တပ်မတော်နှင့် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကြောင့် လူထုနှစ်နာရီခြင်းကိစ္စများ၊ သဘာဝပတ်ဝန်းကျင်ကိစ္စများနှင့် တပ်သိမ်းမြေကိစ္စများ အား တင်ပြခဲ့သည်။ (သျှမ်းသံတော်ဆင့် Link)</p> <p>ဇူလိုင်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ USAID နှင့် FHI တို့ ပူးပေါင်းပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအတွက် အလုပ်အကိုင်ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြိုးမင်းသိန်း ပြောကြားခဲ့သော စကားအားလိုအပ်သလို စစ်အရေးယူပေးရန် တပ်မတော်မှ နိုင်ငံတော်အစိုးရထံ တိုင်ကြားခဲ့ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ဦးမြိုးမင်းသိန်းအား ဆင်ဆင်ခြင်ခြင်ပြောဆိုနေထိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီလူကြီးများမှ ညွှန်ကြားထားသည်ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးညွှန်ဝင်းမှ ပြောခဲ့သည်။ (Mizzima Link) (Eleven Link)</p> <p>ဇူလိုင်လ ၁၅ရက်နေ့တွင် လိုင်ဇာမြို့၌ KIO နှင့် ကချင်ဒေသခံ လူထုတွေ့ဆုံပွဲကို ပြုလုပ်ခဲ့သည်။ တွေ့ဆုံပွဲသို့ ပြည်သူနှင့် ကေအိုင်အို အဖွဲ့ဝင် ၇၀၀ကျော် တက်ရောက်ခဲ့သည်။ (AA Link)</p> | <p>MNDAA – TMT တိုက်ပွဲ</p> <p>PC – DPN</p> <p>ယန်ဟီးလီ</p> <p>အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး</p> <p>KIO- လူထုတွေ့ဆုံပွဲ</p> |
| <p>၁၆</p> | <p>၁၆.၇.၂၀၁၇</p> | <p>ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြိုးမင်းသိန်း၏ တောင်းပန်စာကို လက်ခံရရှိကြောင်းတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ဇူလိုင် ၁၆ ရက် ညနေတွင် သတင်းထုတ်ပြန်ခဲ့သည်။၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ ရက်စွဲဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြိုးမင်းသိန်းမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လိပ်မူထားသည့် တောင်းပန်စာအား အမြန်ချော့ဖို့ လမ်းကြောင်းဖြင့် ပေးပို့ခဲ့သည်ကို လက်ခံရရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ (7Day Link) (Mizzima Link)</p> <p>ဇူလိုင်လ ၁၆ ရက်နေ့၌ မိုင်းပျဉ်းရွာသား ၂ ဦးဖြစ်သည့် စိုင်းဥတ္တရ နှင့် စိုင်းဆု တို့နှစ်ဦး ဈေးဝယ်ပြီးပြန်အလာတွင် အစိုးရတပ်မတော်မှ ဟိုင်ခိုင်းကျေးရွာအနီး RCSS/SSA နှင့် တိုက်ပွဲဖြစ်တုန်းက အစိုးရတပ်မတော်၏ လက်နက်များကို ယူဆောင်သွားသည်ဟု စွပ်စွဲပြောဆိုပြီး ဖမ်းဆီး ရိုက်နှက်ခဲ့ရာ စိုင်းဥတ္တရတွင် ခေါင်းထိမှန်ဒဏ်ရာ ၁ ချက် ၊ စိုင်းဆုတွင် မျက်နှာဒဏ်ရာ ၃ ချက် နှင့် ဖုန်း ၁ လုံး (ကာလတန်ဖိုး ၁၃၀၀၀၀ ခန့်ရှိ) နှင့် မြန်မာငွေ ၇၀၀၀၀ ကျပ် တို့ကို အစိုးရတပ်မတော် တပ်ရင်း ၄၂၃ မှ အမွေယူဆောင်သွားကြောင်း RCSS ၏ သတင်းဌာနဖြစ်သော Tai Freedom က ဖော်ပြခဲ့သည်။ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၇:၃၀ အချိန်၌ စိုင်းဥတ္တရ၏ ဦးခေါင်းဒဏ်ရာပြင်းထန်သောကြောင့် မိသားစုဝင်များမှ</p> | <p>အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး</p> <p>HR Violation</p> |

| | | | |
|-----------|------------------|---|--|
| | | <p>ဟိုပုံးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ဝိုင်းဆောင်ကုသခဲ့ရသည်။ (Tai Freedom Link)</p> <p>ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်မစ္စယန်ဟီလီးနှင့် ကရင်ပြည်နယ်အတွင်း ရှိလူမှုအဖွဲ့ အစည်းတို့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖားအံမြို့ရှိ သီရိဖားအံဟိုတယ်၌ ပထမဆုံးအကြိမ် တွေ့ဆုံပြီး ပြည်နယ် အတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ တွေ့ဆုံမှုတွင် ကရင်ပြည်နယ်အတွင်းအခြေစိုက်သည့် လူမှုအဖွဲ့အစည်းများအပြင် ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်လူမှုအဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်လူ့အခွင့်အရေး အဖွဲ့-KHRG ၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်-KESAN တို့အပါအဝင် ပြည်တွင်းနှင့်နယ်စပ် လူမှုအဖွဲ့အစည်းပေါင်း ၁၁ ဖွဲ့တို့ပါဝင်ခဲ့သည်။ တွေ့ဆုံပွဲတွင် ကရင်ပြည်နယ်အတွင်း နယ်မြေဒေသ လုံခြုံရေးအခြေအနေ၊ စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်မှု၊ မြေယာသိမ်းဆည်းမှုနဲ့ လျော်ကြေး ဝေငှာပြန်လည်ပေးအပ်မှု၊ အကတိ လိုက်စားမှု ကင်းရှင်းရေးဆောင်ရွက်မှု၊ စီမံကိန်းလုပ်ငန်းကြီးတွေ ဆောင်ရွက်ရာမှာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပါဝင် ဆောင်ရွက်မှုကိစ္စတွေ ဆွေးနွေးခဲ့သည်။ မစ္စယန်ဟီလီး၏ ကရင်ပြည်နယ်ခရီးစဉ်တွင် အစိုးရမှ လုံခြုံရေးအခြေအနေကြောင့် နေရာအချို့ကို သွားရောက်ခွင့်မပြုခဲ့ဘဲ ထိုသို့မပြုခဲ့ခြင်းနှင့် ပတ်သက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ မွန်တိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီး ဦးမင်းတင်ဝင်းမှ "အဲဒီလမ်းကြောင်းမှာ လက်နက်ကိုင်တွေရှိတယ်။ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေ၊ ခွဲထွက်အဖွဲ့တွေရှိတယ်။ သူတို့က သတင်းရပြီးတော့ လမ်းကြောင်းမှာ သေနတ်နဲ့စမ်းပစ်တာတို့ တစ်ချက်၊ နှစ်ချက်ဆိုလည်း မကောင်းဘူးလေ။အားနာရာတွေဖြစ်ကုန်မှာပေါ့။ ဒီလိုပိုက်လမ်းကြောင်းမှာ ပြဿနာတစ်စုံတစ်ရာမဖြစ်ချင်တာနဲ့ပဲ သွားခွင့်မပြုတာ" ဟု ပြောခဲ့သည်။ (MMSTD Link) (DVB Link) (KIC Link)</p> | <p>ယန်ဟီလီး</p> |
| <p>၁၇</p> | <p>၁၇.၇.၂၀၁၆</p> | <p>ဇူလိုင် (၁၇)နေ့၌ တပ်မတော်မှ ကိုးကန့်ဒေသရှိ "ဖောက်ကျားချန်"ဒေသအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် မြေပြင်မှ ခြေလျင်တပ်များဖြင့် ထိုးစစ်ဆင်ခဲ့သည့်အတွက် MNDA မှ အကျအဆုံးများဖြင့် ကာကွယ်ခဲ့ရသည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ (NAB Link)</p> <p>၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၇:၃၀ နာရီမှ ၈:၂၀ အချိန်ထိ သျှမ်းပြည်တပ်မတော် RCSS/ SSA နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကြိတ်တိုင်းစစ်ဌာနချုပ် (ကျိုင်းတုံမြို့) လက်အောက်ခံ မိုင်းတုံ မြို့အခြေစိုက် တပ်ရင်း ၅၁၉ တပ်မတော်စစ်ကြောင်းတို့ မိုင်းပျင်းမြို့နယ် ဆင်မောင်းကျေး ရွာအုပ်စု လုပ်လုပ်ကျေးရွာနှင့် လွယ်လုံ ကျေးရွာကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ သည်။ (Tai Freedom Link)</p> <p>တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ရဲဘော် မင်းဌေးအား မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ဖြင့် အပြစ်ရှိကြောင်း ဇူလိုင်လ ၁၇ ရက်နေ့ တွင် စွဲချက်တင်ခဲ့သည်။ ကိုမင်းဌေး အနေဖြင့် ယခုလို စွဲချက်တင်ခံရ၍ အခြား ABSDF အဖွဲ့ဝင်များ၏ လုံခြုံရေး အတွက်ပါ စိတ်ပူနေကြောင်း ဇနီးဖြစ်သူ မနန်းယဉ်မှ ပြောသည်။ (7Day Link) (Eleven Link) (Mizzimza Link) (BBC Link) (DVB Link)</p> <p>ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၇ရက်နေ့အထိ လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည့် KIO နှင့် ကချင်ဒေသခံ လူထုတွေ့ဆုံပွဲ အပြီးတွင် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် အချက်ငါးချက်ပါရှိပြီး FPNCC နှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ် မူဝါဒများနှင့် ပတ်သက်ပြီး တက်ရောက်လာသူများထံမှ အကြံပြုချက်များကို စုစည်းရယူခဲ့သည်ဟု (AA Link) (Kachin New Link)</p> <p>မြောက်ပိုင်း အဖွဲ့များနှင့် ချိတ်ဆက်လုပ်ဆောင်ရန် UNFC မှ ဥက္ကဋ္ဌသစ် နိုင်ဟံသာ၊ ဗိုလ်မှူးကြီး ဆော်လမွန်နှင့် ဦးထွန်းဇော်တို့ကို ၀ အဖွဲ့ ဦးဆောင်သော မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် သွားရောက်တွေ့ဆုံညှိနှိုင်းရန် ရွေးချယ်ထားကြောင်း UNFC ပြောရေး ဆိုခွင့်ရှိသူ နိုင်အောင်မင်းမှ ပြောသည်။ (NMG Link)</p> <p>တတိယအကြိမ် ကျင်းပမည့်ရှမ်းအမျိုးသားများအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများအား ၂၀ ရာစု ပင်လုံညီလာခံ မတိုင်မီ ကျင်းပပြုလုပ် သွားမည်ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) မှ ပြောသည်။ ရှမ်း အမျိုးသားများအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ၏ လုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်မည်ဆိုပါက မည်သည့် အဖွဲ့အစည်းကိုမှ ခွင့်ပြု ချက်တောင်းဆိုရန် မလိုကြောင်းနှင့် အခြေ အနေ အရပ်ရပ်ကြောင့် မလုပ်ဆောင်နိုင်သေးပဲရှိနေသည်ဟု ဒု-ဗိုလ်မှူးကြီး စိုင်းဝင်း မှ ပြောသည်။ (NMG Link)</p> <p>ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) စည်းမျဉ်းများ ပြန်လည်ပြင်ဆင်ရန် အပါအဝင် နိုင်ငံရေးဆိုင်ရာ ဘုံသဘောတူညီချက်များ ချမှတ်နိုင်ရေး (CSSU) အစည်းအဝေးအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇူလိုင် ၂၀ ရက်မှ ၈တက်ကာ သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေးတွင် (CSSU) လက်ရှိ စည်းမျဉ်းအရ အဖွဲ့ဥက္ကဋ္ဌ တာဝန်အား အဖွဲ့ဝင်အဖွဲ့များမှ အလှည့်ကျ ထမ်းဆောင်ရာတွင် တာဝန်သက်တမ်းတိုးမြှင့်ရေးနှင့် အဖွဲ့ဝင်တိုင်း အဖွဲ့ဥက္ကဋ္ဌ တာဝန်ယူရမည်ဆိုသည့် အချက်အရ အချို့အဖွဲ့များမှာ လူဦးရေ အနည်းငယ်ဖြင့် ဖွဲ့စည်းထားသောကြောင့် အဆိုပါ အချက်ကိုလည်း ပြန်လည်ပြင်ဆင် အဆိုပြု ဆောင်ရွက်မည်ဖြစ်ကြောင်း CSSU ပြောရေးဆိုခွင့်ရှိသူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ပြောကြားသည်။ (Eleven Link)</p> | <p>MNDAA – TMT တိုက်ပွဲ</p> <p>RCSS – TMT တိုက်ပွဲ</p> <p>၁၇/၁ ကိုမင်းဌေး</p> <p>KIO- လူထုတွေ့ဆုံပွဲ</p> <p>UNFC – FPNCC</p> <p>RCSS</p> <p>CSSU Meeting</p> |

| | | | |
|-----------|------------------|---|---|
| | | <p>ရန်ကုန်ရှိ မြေကွက်တစ်ကွက်နှင့်ပတ်သက်ပြီး သိန်းထောင်နှင့်ချီကာ အဂတိလိုက်စားသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးပေါ်ပေါက်ခဲ့သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးပြုံးချို၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယရဲမှူးကြီးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး တစ်ဦး နှင့် ဦးစီးအရာရှိတစ်ဦး၊ မြေပိုင် ရှင်ကိုယ်စားလှယ်လွှဲအပ်ခြင်း ခံ ထားရသော အရပ်သား နှစ်ဦး စုစု ပေါင်း ခြောက်ဦးအား အဂတိလိုက် စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ ဖြင့် အရေးယူရန် ကော်မရှင်မှ တရားစွဲဆိုလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဖော်ဌေးမှ အတည် ပြုပြောကြားခဲ့သည်။ “အဓိက ဖြစ်စဉ်က ရန်ကုန်မှာရှိတဲ့ မြေကွက်တစ်ကွက်နဲ့ ပတ်သက်ပြီး သိန်းထောင်နဲ့ချီပြီး အဂတိလိုက်စားမှု ဖြစ်ပါတယ်။ ဒီထဲမှာ Alphard ယာဉ် ပေးတာ၊ Mark II ယာဉ်ပေးတာ စတဲ့ အချက်တွေပါ ပါတယ်” ဟု ဦးဖော်ဌေးမှ ပြောသည်။ တရားစွဲဆိုခြင်း ခံရသူမြောက်ဦးသည် ယခင်အစိုးရ လက်ထက်၌ အဂတိလိုက်စားခဲ့သည့်အမှုဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ အရေးယူခြင်းဖြစ်ပြီး ယခု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ် လက်ထက်အမှု မဟုတ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေထွဋ်လှိုင်ထွေးမှ ဇူလိုင် ၁၇ ရက်တွင် ပြောသည်။</p> <p>(Mizzima Link) (7Day Link) (KIC Link) (VOA Link)</p> <p>ဇူလိုင်လ ၁၇ရက်နေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး သံအမတ်ကြီး မစ္စတာ ဂျိုးကော်ပိုင်၊ ယွန်းတို့ တွေ့ဆုံခဲ့သည်။ (Myanmar State Counsellor Office Link)</p> <p>ဇူလိုင်၁၇ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သံအရာရှိ ဂျိုးဆက်ပိုင်ယွန်းတို့ တွေ့ဆုံခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် တွေ့ဆုံစဉ်အတွင်း ဂျိုးဇက်ယွန်းနှင့် အဖွဲ့ဝင်များသည် ကိုရီးယားကျွန်း ဆွယ်အရေး၊ အာရှ ပစိဖိတ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေး၊ အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး ပိုမိုမြှင့်တင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။</p> <p>(ကာကွယ်ရေးဦးစီးချုပ်ရုံး Link)(Myanmar State Counsellor Office Link) (7Day Link) (Frontier Link) (VOA Link)</p> | <p>အဂတိလိုက်စားမှု</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p> |
| <p>၁၈</p> | <p>၁၈.၇.၂၀၁၇</p> | <p>ဇူလိုင်လ(၁၈)ရက်နေ့သည် ကိုးကန့်ဒေသ၌တိုက်ပွဲအပြင်းထန်ဆုံးရက်ဖြစ်ခဲ့ပြီး တပ်မတော်ဘက်မှ နံနက် (၉)နာရီမှစ၍ ညနေ (၆)နာရီအထိ “လာပကျိုင်း”နှင့် “ဖောက်ကျူးချန်”ဒေသသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ပြီး ခြေလျင်တပ်များဖြင့် ဖောက်ကျူးချန်”ဒေသသို့ (၄)ကြိမ်၊ “လာပကျိုင်း”ဒေသသို့ (၅)ကြိမ် စုစုပေါင်း (၉) ကြိမ်တိုင်တိုင် ပြင်းပြင်းထန်ထန်လာရောက်တိုးစစ်ဆင်ခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ ထိုသို့ ထိုးစစ်ဆင်မှုကြောင့် ကိုးကန့်တပ်များအနေဖြင့် လာပကျိုင်းဒေသ အနောက်တောင်ဘက်ခြမ်းရှိ MNDA တပ်စခန်း တစ်ခုကို ဆုတ်ခွာပေးခဲ့ရသည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ (NAB Link)</p> <p>သီပေါအကျဉ်းထောင်တွင် မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အရေးယူ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းထောက် ၃ ဦးအား ဇူလိုင် ၁၈ရက် နံနက်က နန်းဆန်တရားရုံးမှ သီပေါတရားရုံးသို့ ရမန်ဖြင့် ပြောင်းပေးခဲ့ကြောင်း သီပေါမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်း စမ်းအေးမှ ပြောဆိုခဲ့သည်။ (Mizzima Link) (7 Day Link) (VOA Link)</p> <p>သီပေါအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းထောက်သုံးဦးအား စစ်တပ်မှ ဖမ်းဆီး တရားစွဲဆိုခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ သတင်းလွတ်လပ်ခွင့်ကို တားဆီးသည့် မတရားသည့် ဥပဒေများအား ဖျက်သိမ်းပေးရန် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များအဖွဲ့ (APHR) မှ မြန်မာအစိုးရကို တောင်းဆိုခဲ့သည်။ ယခုဖြစ်စဉ်နှင့်ပတ်သတ်ပြီး အရပ်သားအစိုးရမှလည်း တာဝန်ရှိသည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ Mr. Charles Santiago မှပြောဆိုခဲ့သည်။ (VOA Link)</p> <p>မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Dr. Yanghee Lee ဟာ ဇူလိုင်၁၇ရက်တွင်နေပြည်တော်မှ ဝန်ကြီးဌာန ၄ ခုနှင့် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့နှင့်တွေ့ဆုံခဲ့သည်။ ကုလအထူးကိုယ်စားနှင့်တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင်း လူဝင်မှု ကြီးကြပ်ရေး ကိစ္စ၊ နိုင်ငံသားပြုမယ့် ကိစ္စရပ်တွေကိုဆွေးနွေးခဲ့သည်ဟု အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ ပြောသည်။ (VOA Link)</p> <p>ရန်ကုန်မြို့၊ သံလွင်လမ်း ပြည်ခိုင်ဖြိုးရုံးချုပ်တွင် ပြုလုပ်သည့် ၁၄ ပါတီအစည်းအဝေးမှတစ်ပတ်ကာကွယ်ရေးဦးစီးချုပ်ထံ စာတစ်စောင် ပေးပို့ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပြန်ကြားရေးတာဝန်ခံ ဒေါက်တာ နန္ဒလှမြင့်မှ ပြောခဲ့သည်။ စာပေးပို့ခဲ့သော်လည်း စာတွင်ပါဝင်သည့် အကြောင်းအရာ ကိုမူ အသိမပေးခဲ့ပါ။ ၁၄ ပါတီအစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီ သစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ ဝံသာနု ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ဒီမိုကရေစီ ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီ၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ထိပ်ပိုင်း တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ (Mizzima Link)</p> | <p>MNDAA – TMT တိုက်ပွဲ</p> <p>၁၇/၁ သတင်းသမားများ</p> <p>၁၇/၁ သတင်းသမားများ</p> <p>ယန်ဟီးလီ</p> <p>၁၄ပါတီ</p> |

| | | | |
|------------|------------------|---|--|
| | | <p>ဇူလိုင်လ ၁၈ရက်နေ့တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ပြုလုပ်ခဲ့သည့် ရန်ကုန်အခြေစိုက် နိုင်ငံတကာ သံတမန်များအား ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို သွားရောက်ခွင့် မပြုသည့် အကြောင်းအရာဆိုင်ရာ ဖိတ်ကြားရှင်းလင်းသည့်ပွဲတွင် ရခိုင်ပြည်နယ် အခြေစိုက်အဖွဲ့အစည်းများမှ အပြုသဘောဆောင် ချဉ်းကပ်ဖို့ လိုနေသလို မတူညီသည့် ဘက်၂ ဘက် အသိုင်းအဝိုင်း အတွက် အခြေခံ လိုအပ်ချက်များအား မျှမျှတတ မြှင့်တင်ပေးရန် လိုအပ်နေသည်ဟု မြန်မာနိုင်ငံ လုံခြုံရေး အကြံပေး ဦးသောင်းထွန်းမှ ပြောကြားခဲ့သည်။ အဆိုပါ ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများအား ဖိတ်ကြားရှင်းလင်းသည့်ပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီးဦးကျော်တင့်ဆွေ မှမကြာသေးခင်မှာ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးနဲ့ ပတ်သက်ပြီး အချက် ၃၇ ချက်ကို လက်မှတ်ရေး ထိုး နိုင်ခဲ့သလို အောင်မြင်မှုရှိသည်ဟု ပြောသည်။ (VOA Link)</p> | <p>နိုင်ငံတကာ ဆက်ဆံရေး</p> |
| <p>၁၉</p> | <p>၁၉.၇.၂၀၁၇</p> | <p>ဇူလိုင်လ ၁၉ ရက်နေ့တွင် မန်တိုမြို့နယ်၊ နော့ရှားကျေးရွာအနီး၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း (၉၉၉) နှင့် မြန်မာ့တပ်မတော် တပ်မ(၈၈)တို့ ည (၇း၄၀) မှ (၈း၁၅) နာရီအထိ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA မှ သတင်းထုတ်ပြန်ခဲ့သည်။ (TNLA Link)</p> <p>လယ်ယာ လုပ်ငန်း လုပ်ကိုင်ရန် စစ်ရှောင်ခြင်း မပြုဘဲ ကျန်ရှိနေသော လီဒိုလမ်းမပေါ်ရှိ ကောင်ရာ ကျေးရွာသားများအား တပ်မတော်မှ ဖမ်းဆီး ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်။ ကောင်ရာ (Nawnglung Kawng Ra) ကျေးရွာ သည် တနိုင်းမြို့နှင့် ၁၀ မိုင်ခန့် ကွာဝေးပြီး တိုက်ပွဲ စဖြစ်လာချိန် တနိုင်းမြို့ပေါ် ရောက်လာသော စစ်ပြေးဒုက္ခသည်များကိုကျေးရွာသို့ ရွှေ့ပြောင်းရန် အစိုးရမှ ညွှန်ကြားခဲ့သော နေရာ ဖြစ်သည်။ လယ်ယာလုပ်ငန်းလုပ်နေသူများအား မနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီကျော် အတွင်းသာ ခွင့်ပြုထားပြီး ညနေ ၄ နာရီ နောက်ပိုင်း မိမိတို့ အိမ် အပြင်ဘက် တွေ့ရှိသူများကို ဖမ်းဆီး ရိုက်နှက်ကြောင်း ပြောဆိုခဲ့သည်။ (KNG Link)</p> <p>ဇူလိုင် ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပမည့် သျှမ်းပြည် ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေးအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးမှ ပိတ်ပင်ခဲ့သည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဝိုလ်မှူးချုပ်ခင်ဇော် မှ ထိုင်းအာဏာပိုင်များအား CSSU အစည်းအဝေး အား အကြောင်းရင်း ၂ ချက် ဖြင့် တားမြစ်ပိတ်ပင်ပေးရန်တောင်းဆိုလိုက်သည်ဟု ဆိုသည်။ အဓိကအားဖြင့် တရားမဝင် အဖွဲ့အစည်းများပါဝင်ခြင်းနှင့် မြန်မာ့အရေးကိုရှုပ်ထွေးအောင်လုပ်မည့် နိုင်ငံခြားသားများ ပါဝင်ခြင်းကြောင့် ပိတ်ပင်ခြင်းဟု ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးကပြောသည်။ (သျှမ်းသံတော်ဆင့် Link)</p> <p>မွန်အမျိုးသားပါတီဗဟိုအလုပ်အမှုဆောင် ၂ဦးနှင့် ဗဟိုကော်မတီဝင် ၄ ဦး တို့ကို ဇူလိုင်လ ၁၉ ရက်နေ့တွင် ပါတီဗဟိုဆုံးဖြတ်ချက်နှင့် ပါတီဝင် အဖြစ်မှ ရပ်စဲခဲ့သည်။ မွန်အမျိုးသားပါတီ၏ ရေးမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ပါတီဗဟို အလုပ် အမှုဆောင်လည်း ဖြစ်သူ ဒေါက်တာ မင်းစိုးလင်း၊ ဗဟိုအလုပ်အမှုဆောင် နိုင်သောင်းရှိန် နှင့် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် နိုင် M ချမ်းမွန်၊ မင်းဝင်းတင်၊ နိုင်ငွေနှင့် မိမိုးမိုးအေးတို့အား ပါတီဝင်အဖြစ်မှ ရပ်စဲလိုက်ခြင်းဖြစ်သည်။ မွန်ပါတီ ၃ ပါတီ ပေါင်းစည်းရေး၊ မွန်ပါတီတည်း ဖြစ်ရေးကို အစဉ်တစိုက် ဆောင်ရွက်နေတာကြောင့် မိမိကို ထုတ်ပယ်တာဖြစ်နိုင်ကြောင်းနှင့် ပါတီမှရပ်စဲခံရပေမယ့် မွန်ပါတီ ပေါင်းစည်းရေး အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒေါက်တာမင်းစိုးလင်းမှ ပြောခဲ့သည်။ (DVB Link)</p> <p>NCA လမ်းကြောင်းပြင်ပမှဆိုလျှင် ဆွေးနွေးရန် အဆင်မပြေနိုင်ဟု ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး အဖွဲ့ဝင်၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် အဖြစ် ဆောင်ရွက်နေသည့် ဦးလှမောင်ရွှေက မွန်သတင်းအေဂျင်စီသို့ ပြောဆိုခဲ့သည်။ (MNA Link)</p> <p>ဇူလိုင်လ ၁၉ ရက်နေ့တွင် သာစည်မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ သတင်းအရ တောင်ကြီး-မိတ္ထီလာ ကားလမ်းတွင် ဖြတ်သန်းသွားလာသည့် ကားများအား စစ်ဆေးခဲ့ရာ လူ ၂ ယောက်ပါလာသည့် ကားပေါ်မှ HK-33 နဲ့ AK-47 လက်နက် ၂၂ လက်ကို ဖမ်းဆီးရမိခဲ့သည်။ (RFA Link)</p> <p>ဇူလိုင် ၁၉ ရက် ညနေတွင် ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် ခမ်းတိန်းကျေးရွာသို့ TNLA သေနတ်ဖောက် ဝင်ရောက်လာပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် ခမ်းတိန်းအုပ်စု ကောင်းလန်းရွာမှာ နေထိုင်သူ ကိုသီဟ (အသက် ၃၈ နှစ်)အား ဖမ်းဆီးခေါ်ဆောင်ခဲ့ပါသည်။ ထို့နောက် ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရပြီးနောက်တွင် ကျပ်ငွေသိန်း ၃၀ ဖြင့် ပြန်လည်ရွေးခိုင်းခဲ့ပြီး ကျပ်ငွေ ၂၅ သိန်းနှင့် ရွေးပြီးနောက် ပြန်လည် လွတ်မြောက်ခဲ့သည်။ လက်နက်ကိုင်တပ်ဖွဲ့များ ရွာထဲဝင်လာသည့်အတွက် ဒေသခံရွာသားများမှာ ထိတ်လန့်ပြီး မြို့ပေါ်ဘုန်းကြီးကျောင်းများဆီသို့ ထွက်ပြေးခဲ့ကြသည်ဟု တိမ်းရှောင်သူတွေကို သွားရောက်တွေ့ဆုံ ကူညီပေးခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ပြောခဲ့သည်။ ထွက်ပြေးလာသူများအား သိန္နီမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် နေရာချပေးခဲ့ရာ ကျောင်းဆိုင်ကျောင်းတိုက်တွင် ၁၀၀ ကျော်၊ ကျောင်းကန်ကျောင်းတိုက်တွင် ၂၇ ဦးနှင့် ကောင်းမူးထတ်ကျောင်းတိုက်တွင် ၂၂ ဦး ရှိခဲ့သည်။ (DVB Link)</p> | <p>TNLA – TMT တိုက်ပွဲ</p> <p>HR Violation</p> <p>CSSU Meeting</p> <p>မွန်အမျိုးသားပါတီ</p> <p>ဦးလှမောင်ရွှေ</p> <p>လက်နက်ဖမ်းမိ</p> <p>HR Violation</p> |
| <p>၂၀။</p> | <p>၂၀.၇.၂၀၁၆</p> | <p>ဇူလိုင်လ (၂၀) ရက်နေ့တွင် မံစီမြို့နယ်ကိုယ်စီထိပ်ကျေးရွာ၏ အနောက်ဘက်တောင်ကြော အနီး၌ ကေအိုင်အေတပ်မဟာ (၃)၊ တပ်ရင်း (၂၇) ၏ ရှေ့ကာကင်းစခန်းအား တပ်မတော်ခလရ (၁၂၁)စစ်ကြောင်းမှ နံနက် (၉) နာရီမှ (၉ နာရီ ၄၅) မိနစ်အထိတစ်ကြိမ်၊ နေ့လည်(၁၂) နာရီ ခန့်တွင်တစ်ကြိမ်၊ နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ (NAB Link)</p> | <p>KIA – TMT တိုက်ပွဲ</p> |

| | | | |
|-----|-----------|--|--|
| | | <p>ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန်တုံမြို့နယ် မန်မောက်ကျေးရွာ၏ မြောက်ဘက်ရွာအဝင်၌ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ အင်အား ၁၅ဦးခန့်နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် ပစ်ခတ်မှုရပ်တန့်ခဲ့ပြီး ရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ ရွာသူ၊ ရွာသားများဖြစ်သည့် ဦးအိုက်မူ၊ဒေါ်အေးဟိန်နှင့် ဒေါ်မန်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ အဆိုပါ လက်နက်ကြီးများသည် TNLA မှ ကျေးရွာ အတွင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။ (ကာကွယ်ရေးဦးစီးချုပ်ရုံး Link)</p> <p>ဇူလိုင်လ ၁၉ ရက်နေ့တွင် RCSS တပ်ဖွဲ့၏ website စာမျက်နှာ (ရှမ်းဘာသာ အစီအစဉ်) နှင့် လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ထုတ်လွှင့် ခဲ့သည့် တအာင်းတပ်မတော်မှ ရွာသားများအား ဖမ်းဆီးစစ်ဆေး ရိုက်နှက်ခြင်း၊ ငွေကြေးတောင်းခံခြင်း ဆိုသည့်သတင်းသည် သတင်းအမှားသာ ဖြစ်ကြောင်းနှင့် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးစစ်ဆေးရိုက်နှက်ခြင်းသည် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ မူဝါဒလည်း မရှိကြောင်း ထုတ်ပြန်ချက်တစောင်အား TNLA မှ ဇူလိုင်လ ၂၀ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ (PSLF/TNLA Link)</p> <p>ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် ခမ်းတိမ်းကျေးရွာအုပ်စုအတွင်းကရွာပေါင်း ၇ ရွာမှ ဒေသခံ ၇၀၀ ကျော်သည် နယ်မြေအခြေအနေ မလုံခြုံမှုကြောင့် သိန္နီမြို့ပေသို့ ထွက်ပြေးခဲ့ရသည်။ "တပ်မတော်က ဝင်သွားတော့ တကယ်လို့ TNLA နဲ့ တွေ့လို့ရှိရင် တိုက်ပွဲဖြစ်မှာမို့လို့ ရွာသားတွေကို ရှောင်ခိုင်း တာ မနေ့က ၂၉၆ ပဲရောက်တယ် ဒီနေ့ ထပ်တိုးလာလို့ အားလုံးပေါင်းသွားတော့ ၇၃၀ ရှိတယ်၊ ကျမတို့ ရပ်မိ ရပ်ဖတွေတွေ၊ စေတနာရှင်တွေတွေ၊ ဌာနဆိုင်ရာတွေ လွှတ်တော် ကိုယ်စားလှယ်တွေ ပေါင်းပြီးအလှူခံလိုက် တာ သိန်း ၃၀ လောက်ရပါပြီရှင်" ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းခင်ထားရီက ပြောသည်။ (RFA Link)</p> <p>ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်၏ အရပ်သား ကိုယ်စားလှယ် ညီလာခံကို ရန်ကုန်မြို့ရှိ အမျိုး သား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ကျင်းပခဲ့သည်။ ဇူလိုင်လ ၂၀ ရက်မှ ၂၁ ရက် အထိ ကျင်းပခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့်၏ အရပ်သားကိုယ်စားလှယ်ညီလာခံသို့ ရှမ်းပြည်နယ်၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှ အရပ်သား ကိုယ်စားလှယ် (၂၀) ကျော် တက်ရောက်ခဲ့ပြီး လွန်ခဲ့သော (၂)နှစ်တာ ကာလ အတွင်း ကြုံတွေ့ခဲ့သော လုပ်ငန်းအတွေ့အကြုံများကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့သည်။ (JMC Link) (ကျွမ်းသံတော်ဆင့် Link)</p> <p>ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်စိုးမြင့်အောင်နှင့် ဗဟန်းမြို့မရဲစခန်းမှ ဒုရဲမှူး အေးမင်းသိန်း တို့အား"နိုင်ငံ သားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေ"ချိုးဖောက်မှုနှင့် အရေးယူပေးရန် မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီမှ ဦးတိုက် လျှောက်ထားမှု အား ဗဟန်းမြို့နယ်တရားရုံးမှပယ်ချခဲ့သည်။ ခရိုင်တရားရုံးကို ထပ်မံဦးတိုက်လျှောက်ထားမည်ဖြစ်ပြီး ပယ်ချလိုက်သည့် ဗဟန်း မြို့နယ်တရားရုံးမှ တရားသူကြီးအား ကျင့်ထုံးဥပဒေဖောက်ဖျက်မှုနှင့် တိုင်ကြားသွားမည်ဟု မြန်မာသတင်းသမားများ ကာကွယ်စောင့်ရှောက် ရေးကော်မတီဝင် ကိုသာလွန်ဇော်ထက်မှပြောဆိုခဲ့သည်။ (RFA Link)</p> <p>ဇူလိုင်လ ၂၀ရက်နေ့တွင် တိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဦးလှမောင်ရွှေ ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့နှင့် UNFC၏ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ အလွတ် သဘောတွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးမှုတွင် UNFCဘက်က တင်ပြချက် အပေါ် ကော်မရှင် အကြံပေးအဖွဲ့နှင့် နီးစပ်မှုရှိသော်လည်း နှစ်ဖက်အပြန်အလှန်ကတိကဝတ်ပြုမှု Deed Of commitment-DOC) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စအပေါ် အမြင်ကွဲလွဲမှုတွေရှိနေသေးသည်ဟု UNFC ပြောခွင့်ရ နိုင်အောင်မင်း ကပြောသည်။ ထို့နောက် ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ ငါးကြိမ်မြောက် တရားဝင်တွေ့ဆုံရန်အတွက် ဩဂုတ်လ ၅ရက်နေ့နောက်ပိုင်း ချိန်းဆိုရန် သတ်မှတ်ခဲ့သည်။ တွေ့ဆုံပွဲသို့ ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦးနှင့် ဦးကျော်လင်းဦးတို့ ၃ ဦးနှင့် DPN ဘက်မှ နိုင်အောင်မင်း၊ ဦးထွန်းဇော်၊ နာပစ်ဘွန်၊ ဦးဆန်အောင်၊ ဗိုလ်မှူးကြီး ဟတ်ထန်၊ ဗိုလ်မှူး ဘုန်းနိုင်တို့ ၆ ဦး တို့ တက်ရောက်ခဲ့သည်။ (VOA Link) (MNA Link) (KIC Link)</p> | <p>TNLA - TMT တိုက်ပွဲ</p> <p>TNLA ထုတ်ပြန်ချက်</p> <p>IDP</p> <p>JMC</p> <p>သတင်းမီဒီယာနှင့် စစ်ဘက် ဆက်ဆံရေး</p> <p>PC -DPN</p> |
| ၂၁။ | ၂၁.၇.၂၀၁၇ | <p>ဇူလိုင်လ ၂၁ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ "လုံကမ်း"ကျေးရွာနှင့် "ကျရမ်း"ကျေးရွာအကြားတွင် ညနေ(၅း၅၀)နာရီခန့်မှ (၄း၃၀) နာရီအထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း (၁၁၂) နှင့် တပ်မတော် တပ်မ (၈၈)တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ သီပေါ မြို့နယ်၊ ခွန်လန်ကျေးရွာ အနီးသို့ ညနေ (၄) နာရီ (၃၀) မိနစ် မှ (၄) နာရီ (၅၅) မိနစ်အထိ နှစ်ဆယ့်ငါးမိနစ်ခန့် တပ်မတော်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် လာရောက် ဖုံးကြဲတိုက်ခိုက်ခဲ့သည်ဟု TNLA မှ သတင်းထုတ်ပြန်ခဲ့သည်။ (AA Link) (PSLF/TNLA Link)</p> <p>CSSU ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေး ကျင်းပဖို့ အတားမြစ်ခံရပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ၂၀၁၇ ခုနှစ်သည် သမ္မတ ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မျှော်မှန်းထားသလို ငြိမ်းချမ်းရေးနှစ် မဖြစ်နိုင်တော့ဘူးဟု RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွှက်ဆစ်ကပြောဆိုခဲ့သည်။ အစိုးရ တပ်မတော်အနေဖြင့် NCA စာချုပ်အား လိုက်နာမှုအားနည်းသည် ဟုလည်း ဗိုလ်ချုပ်ကြီးရွှက်ဆစ်မှ ဝေဖန်ခဲ့သည်။ CSSU အစည်းအဝေးပိတ်သိမ်းခံရခြင်းနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်ကြီးရွှက်ဆစ်မှ "အစည်းအဝေး</p> | <p>TNLA - TMT တိုက်ပွဲ</p> <p>CSSU Meeting</p> |

ကျင်းပဖို့ အဆင်သင့်ဖြစ်နေချိန်မှာ မြန်မာစစ်သမားကနေ CSSU ကို အခုလို ပိတ်ပင်လိုက်တဲ့အတွက် ကျနော်တို့အားလုံး စိတ်ထိခိုက်ရတယ်။ သို့ပေမယ့်လည်း မေးစရာ က ၂၅ရက်ရှိနေတယ်။ CSSU ရဲ့လုပ်ဆောင်ချက်က ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်ပျက်ပြားအောင်လုပ်တယ်လို့ သူတို့ ပြောတာက ဘယ်လိုအကြောင်းတွေနဲ့ကိုင်ပြီးပြောသလဲ။ ကျနော်တို့ရဲ့ဆက်ဆံရေးရုံးတွေက နေရာတိုင်းမှာရှိတယ်။ တပ်မတော်အနေနဲ့ ကျနော်တို့ ဆက်ဆံရေးရုံးကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ နောက်တရက် သူတို့ပြောလာတဲ့ CSSU ထဲမှာ NCA လက်မှတ်မရေးထိုးတဲ့အဖွဲ့ ပါတယ်ဆိုတာက SSP/SSA တဖွဲ့ပါပါတယ်။ ဒါပေမယ့် SSP/SSA အနေနဲ့ကလည်း ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ UNFC နဲ့လည်း အမြဲတမ်း ပူးပေါင်းပါဝင်လာတာ တွေ့ရတယ်။ ဒါကို ငြိမ်းချမ်းရေးကို ဆန့်ကျင်တယ်ဆိုတာ ဘယ်အကြောင်းပြချက်နဲ့ ပြောလိုက်တာလဲ။ တပ်မတော်နဲ့ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီကလည်း DPN နဲ့ အမြဲတွေ့ဆုံနေတယ်။ UNFC နဲ့အမြဲတွေ့ဆုံနေတာဘဲ။ ငြိမ်းချမ်းရေးကို ဆန့်ကျင်တယ်ဆိုတာ ဘယ်အကြောင်းပြချက်နဲ့လဲ ။ ဆိုတော့ ကျနော်တို့ကို NCA လက်မှတ်မထိုးတဲ့အဖွဲ့ပါလို့ ငြိမ်းချမ်းရေးကို ဆန့်ကျင်နေတာ။ အဲ့တာကြောင့်ပိတ်ပင်တယ်ဆိုတာကတော့ ခိုင်မာတဲ့အကြောင်းပြချက်မဟုတ်ဘူး” ဟု ပြောဆိုခဲ့သည်။ [\(BBC Link\)](#) [\(သျှမ်းသံတော်ဆင့် Link\)](#)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွန်ဘုံးခကျေးရွာနှင့် လွယ်လိယန်ကျေးရွာကြားရှိဦးဖော်ဝန်း ပိုင်ဆိုင်သော စိုက်ပျိုးရေးခြံ၌ မြဲစောင့် လုပ်ကိုင်နေ သည့် ဦးကျော်လှ သည် ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီခွဲခန့်တွင် နွားပျောက်ရှာဖွေစဉ် ဒွန်ဘုံးခကျေးရွာ၏ အရှေ့တောင် ဘက် ၂ မိုင်ခွဲခန့် အကွာသို့အရောက်၌ တိုက်ခိုင်းတစ်လုံး အား တိုက်မိပေါက်ကွဲခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ [\(ကာကွယ်ရေးဦးစီးချုပ်ရုံး Link\)](#)

မြေမြုပ်မိုင်း

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် နယ်မြေတည်ငြိမ်သည့်အတွက် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံ ၇၀၀ ထဲမှ ၃၀၀ ကျော် သည် ၎င်းတို့နေရပ်ဆီသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ မြို့နှင့်အနီးဆုံးဖြစ်သည့် ရွာ ၃ရွာအား တပ်မတော်မှ လုံခြုံရေးယူပေးထား ကြောင်း ဗျူဟာမှူးမှ လာပြောသည့်အတွက် ပြန်လွတ်လိုက်ခြင်းဖြစ်သည် ဟုရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းခင်ထားရီမှ ပြောသည်။ [\(RFA Link\)](#)

IDP

The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့်ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် တို့အား တပ်မတော်မှ သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ)ဖြင့် ပဟန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ မီဒီယာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(ဆ) အရ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုခု၊ ဂုဏ်သိက္ခာကို ထမင်ထိခိုက်စေတဲ့ အရေးအသားနှင့် လူ့အခွင့်အရေး ထိခိုက်စေသည့်အရေးအသားမျိုးနှင့် ငြိစွန်းသည်ဟုဆိုကာ တပ်မတော်မှ တရားစွဲခဲ့သည်ဟု ရှေ့နေဦးခင်မောင်မြင့်ကပြောသည်။ [\(RFA Link\)](#) [\(DVB Link\)](#)

သတင်းမီဒီယာနှင့် စစ်ဘက် ဆက်ဆံရေး

ဘားအံမြို့ရှိ JMC-S ရုံး၌ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S Kayin) နှင့် အမေရိကန် သံအမတ်ကြီး မစ္စတာ စကော့ မာစီရယ် ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံခဲ့သည်။ အစည်းအဝေးတွင် ဗိုလ်မှူးကြီး စောဖောဒို ဦးဆောင်သည့် JMC-S (ကရင်) အဖွဲ့မှ သံအမတ်ကြီးနှင့် အဖွဲ့အား ကရင်ပြည်နယ်၌ ဆောင်ရွက်နေသော ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း ၍ ရှင်းလင်းခဲ့သည်။ ထို့အပြင် နယ်မြေ ပိုင်းခြား သတ်မှတ်ရေး၊ မိုင်းရှင်းလင်းရေးနှင့် အခြား ကိစ္စရပ်များကိုလည်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။ [\(JMC Link\)](#)

နိုင်ငံတကာ ဆက်ဆံရေး

(ဇူလိုင်လ ၂၁ ရက်နေ့) မနက်ပိုင်းတွင် ဖားအံမြို့ရှိ KNU ဆက်ဆံရေးရုံး၌ KNU ဘက်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ထောက်ချုပ် ဗိုလ်ချုပ်စောအိုင်ဇော်ဖိုး၊ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီး၊ KNU ဖားအံဆက်ဆံရေးရုံးတာဝန်ခံတို့နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ် Mr. Scot Marciel ဦးဆောင်သောအဖွဲ့တို့ တစ်နာရီကျော်ကြာတွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုတွင် သံအမတ်ကြီးမှ ဖွံ့ဖြိုးရေးကိစ္စအပေါ် KNU သဘောထားနှင့် ငြိမ်းချမ်းရေးဖော်ဆောင် လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး ၎င်းသိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ပြီး KNU ဘက်မှ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုဖြစ်စဉ်များနှင့် ပတ်သက်သည့် အခြေအနေများ၊ လိုလားချက်များကို ထည့်သွင်း ဆွေးနွေးခဲ့သည်။ “အထူးသဖြင့် ဆွေးနွေးဖြစ်တာက အခုလက်ရှိ အစိုးရသစ်တက်လာပြီးနောက် NCA ဖော်ဆောင် မှု အဆင့်ဆင့်တိုင်းမှာ အားနည်းချက်တွေ လမ်းကြောင်းချော်သွားတာတွေရှိတယ်လို့ ယူဆတဲ့အပေါ်မှာ တစ်ခုချင်းစီသုံးသပ်ပြီး ပြန်လည်ပြင် ဆင်ဖို့ လိုအပ်တယ်ဆိုတာကို ကျနော်တို့ဆွေးနွေးဖြစ်ကြတယ်။ အထူးသဖြင့် ဒီကိစ္စတွေအပေါ်မှာ နိုင်ငံတော်အစိုးရဘက်က အချိန်ယူပြီး အလွတ်သဘော များများတွေ့ဆုံဖို့ဆွေးနွေးဖို့ လိုအပ်တယ်ဆိုတဲ့ ကျနော်တို့ သဘောထားကို ပြောပြလိုက်တယ်” ဟု ပဒိုစောတောနီးက ပြောခဲ့သည်။ [\(KIC Link\)](#)

နိုင်ငံတကာ ဆက်ဆံရေး

ဇူလိုင်လ ၂၁ရက်နေ့ နေ့လည်(၁၁၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Ms. Yanghee Lee တို့ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေများအား ကာကွယ်တိုးမြှင့်ရေး ကိစ္စများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအခြေအနေများအား ဆွေးနွေးခဲ့သည်။ [\(MOI Link\)](#)

နိုင်ငံတကာ ဆက်ဆံရေး

မြန်မာနိုင်ငံသို့ ၁၂ရက်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေသည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Ms. Yanghee Leeမှ သူ့ခရီးစဉ်အတွင်း ကန့်သတ်မှုများရှိနေသောကြောင့် အားရကျေနပ်မှုမရှိဟု ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ [\(BBC Link\)](#)

ယန်ဟီးလီ

| | | | |
|-----|-----------|--|---|
| | | <p>မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ်အပေါ် သုံးသပ်ချက်ကို စိတ်ပျက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ဇူလိုင်လ ၂၁ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ် တုန့်ပြန်ခဲ့သည်။ မစ္စယန်ဟီးလီ၏ ထုတ်ပြန်ချက်ထဲတွင် ယေဘုယျဆန်သည့် စွပ်စွဲချက်များနှင့် မှားယွင်းသည့်အချက်များစွာ ပါဝင် နေသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဆယ်စုနှစ်နှင့်ချီ ကြုံတွေ့ခဲ့ရသည့် ပြည်တွင်းပဋိပက္ခများ၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့်အတွက် ဖြစ်လာသည့်ပြဿနာများ အား ဖြေရှင်းရာမှာ ကြုံရသည့် အခက်အခဲများကို လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြခြင်းမရှိဘူးဟု ထောက်ပြခဲ့သည်။ မစ္စယန်ဟီးလီ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မြန်မာအစိုးရအနေဖြင့် စိတ်ပျက်ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ စေလွှတ်မည့် ဆုံးဖြတ်ချက်အား ပါဝင် ပတ်သက်ခြင်းမပြုသော်လည်း အထူးအစီရင်ခံစာတင်သွင်းသူ၏ ခရီးစဉ်ကိုတော့ ပံ့ပိုးဆောင်ရွက်ပေးခဲ့ ကြောင်းလည်း အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်တွင် ပါရှိသည်။ (State Councillor Office Link) (VOA Link) (RFA Link)</p> | <p>ယန်ဟီးလီ</p> |
| ၂၂။ | ၂၂.၇.၂၀၁၇ | <p>ဇူလိုင်လ ၂၂ ရက်နေ့ မနက်တွင် ကချင်ပြည်နယ် မိုးမောက်မြို့၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည့်အတွက် ကေအိုင်အေမှ ခွဲထွက်ခဲ့သည့် လဝါယန် ပြည်သူ့စစ်အဖွဲ့ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးအဆင့်ရှိသူဦးလှိုင်နေနဲဆန်းဆိုသူ သေဆုံးခဲ့ပြီး လူသုံး ဦးဒဏ်ရာရခဲ့သည်။ (RFA Link) (BBC Link) (DVB Link) (KNG Link)</p> <p>မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ပါတီမှ နှုတ်ထွက်ခွင့်တင်ထားသည့် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး အား ပါတီမှနှုတ်ထွက်ခွင့်ပြုခဲ့သည်။ (RFA Link)</p> | <p>ဗုံးပေါက်ကွဲမှု ကချင်</p> <p>AMDP</p> |
| ၂၃။ | ၂၃.၇.၂၀၁၇ | <p>တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ဇူလိုင်လ ၂၃ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက် တွင် PSLF/TNLA အနေဖြင့် မတရား ငွေကြေးကောက်ခံတာ၊ အကြောင်းမဲ့ဖမ်းဆီးတာမျိုးတွေ မလုပ်ဖို့ တပ်မဟာ/တပ်ရင်းအဆင့်ဆင့်အား ညွှန်ကြားထားပြီး လူထုအပေါ်အကြမ်းဖက်ပုံစံတိုက်ခိုက်မှုများလည်း လုံးဝမလုပ်ကြောင်း ပါရှိသည်။ ကျနော်တို့အနေနဲ့ လူထုဝန်ထုပ်ဝန်ပိုး ဖြစ်အောင် ဆပ်ကြေးကောက်ခံတာတွေမရှိဘူး ပြုလုပ်တာ လည်း မရှိဘူး။ ကျနော်တို့ မူဝါဒလည်း မရှိဘူး။ ဒါပေမယ့် ကျနော်တို့ဒေသမှာ စီးပွားရေးလာလုပ်တယ် အဲလိုမျိုးဆိုရင်တော့ အခွန်အတုပ်ကောက်ခံတာမျိုးတော့ ရှိတယ် ဟု PSLF/TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် မှပြောသည်။ (RFA Link) (PSLF/TNLA Link)</p> <p>ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီ မှ မြန်မာ့လူ့အခွင့်အရေးအခြေအနေ များသည် ပိုမို ဆိုးရွား လာနေကြောင်း ပြောဆိုချက်အား ကုလသမဂ္ဂရုံးမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ မစ္စယန်ဟီးလီ၏ ခရီးစဉ် ၁၂ ရက်အတွင်း တွေ့ရှိချက်များထဲတွင် လုံခြုံရေးတပ်ဖွဲ့များမှ အရပ်သားများအား လူသားဒိုင်းသဖွယ် အကာအကွယ်အဖြစ် အသုံးပြုခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ထိန်းသိမ်းထားစဉ်အတွင်း သေဆုံးခြင်း စသည့် ဖြစ်ရပ်များအား တွေ့ရှိနေဆဲဖြစ်ကြောင်း၊ အရင်အစိုးရလက်ထက်တွင် အသုံးပြုခဲ့သည့် နည်းလမ်း များကိုပဲ ပြန်သုံးနေဆဲဖြစ်နေသည့်အတွက် စိတ်ပျက်ကြောင်း၊ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအား နေ့ချင်းညချင်းပေါက် လာမည်ဟု ဘယ်သူမှ မျှော်လင့် မထားသော်လည်း စစ်မှန်သည့် တိုးတက်မှုတွေရှိသင့်ကြောင်း၊ ကချင်ပြည်နယ်တွင် လူပေါင်း တသိန်းဝန်းကျင်၊ ရခိုင် ပြည်နယ်တွင် တသိန်းနှစ်သောင်းကျော် နေရာ ပြောင်းရွှေ့နေရခြင်းသည် ၅ နှစ်ကျော်ခဲ့ပြီဖြစ်ကြောင်းနှင့် ခရီးစဉ်အတွင်း တချို့နေရာများအား အစိုးရမှတစ်ဆင့်ကန့်သတ်ခဲ့သည့် အတွက် အံ့အားသင့်မိကြောင်းတို့ ဖော်ပြထား သည်။ (RFA Link)</p> <p>အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်သည် သက်တမ်းတစ်နှစ်ကျော်ရှိပြီဖြစ်သော်လည်း လုပ်ငန်းစဉ်သည် ရှေ့မတိုးနိုင်ဘဲ စစ်ရေးထိုးစစ်များ ပြင်းထန်လာနေကြောင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်မှ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၃)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဆရာ မသေခင် တိုင်းပြည်မှာ တကယ့်ငြိမ်းချမ်းရေးအစစ်ကို တွေ့သွား ချင်တယ်ဟု ထုတ်ဖော်ပြောဆိုခဲ့သော ဆရာကြီး၏ဆန္ဒ၊ အာသီသည် ဆရာကြီးကွယ်လွန်ပြီး ယနေ့(၅၃)နှစ်တိုင်အောင် ပြည်တွင်းစစ်မီး တောက်လောင်နေဆဲဖြစ်သည်ကို ဝမ်းနည်းဖွယ်ရာတွေ့မြင်ရကြောင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (MMSTD Link)</p> | <p>TNLA ကြေညာချက်</p> <p>ယန်ဟီးလီ</p> <p>မှိုင်းကွန်ရက် ကြေညာချက်</p> |
| ၂၄။ | ၂၄.၇.၂၀၁၇ | <p>ဇူလိုင်လ ၂၄ ရက် ညနေ (၁၈:၁၀)နာရီတွင် နမ့်ခမ်းမြို့နယ်၊ တာပုံကျေးရွာအနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း(၆၈၃)နှင့် မြန်မာတပ်မတော် တပ်မ(၈၈)တို့နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ည(၇:၀၀)နာရီတွင် တိုက်ပွဲပြီးဆုံးခဲ့သည်။ တိုက်ပွဲကြောင့် ရွာသားနှစ်ဦး လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။ (PSLF/TNLA Link) (NAB Link)</p> <p>ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ ဈေး၊ လက်ဖက်ရည်ဆိုင်ရှေ့တွင် ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပြည်သူ့စစ် ဗိုလ်မှူးတစ်ဦး သေဆုံးခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်အား တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မိုးမောက်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်း မှ ပြောသည်။ (Mizzima Link)</p> | <p>TNLA - TMT တိုက်ပွဲ</p> <p>ဗုံးပေါက်ကွဲမှု ကချင်</p> |

| | | |
|------------|--|--|
| | <p>ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီUNFCပဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် DPN အဖွဲ့မှ ခေါင်းဆောင်များသည် ဇူလိုင်လ ၂၄ရက် နံနက်ပိုင်းမှစ၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ မဟာဗျူဟာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ (NMG Link)</p> <p>ဇူလိုင်လ ၂၄ရက်နေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးပဟိုဌာန အစည်းအဝေးခန်းမ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌနှင့်အဖွဲ့တို့ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ကချင်နစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်မှ ကချင်ပြည်နယ်၌ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အခက်အခဲဖြစ်စေသည့် အခြေအနေများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အကြံပြုချက်များကို ရှင်းလင်းခဲ့သည်။ ဒေါက်တာခလမ်ဆမ်ဆွန်မှ တွေ့ဆုံပွဲတွင်ပြောကြားခဲ့မှုနှင့် ပတ်သက်ပြီး "တိုက်ပွဲတွေကို ချုပ်ငြိမ်းသွားအောင် ပြီးဆုံးသွားအောင် လုပ်ဖို့လိုအပ်ကြောင်း ဒါကိုအစိုးရအနေနဲ့ လေးလေး နက်နက် ဆောင်ရွက်ပေးစေလိုတဲ့အကြောင်း ပြောခဲ့တယ်။ နိုင်ငံတော်အတိုင်ပင်ခံက စစ်တပ်နဲ့ ပတ်သက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ သွားနိုင်တယ်ဆိုတော့ သူတို့ကလည်း ဒါကြောင့်ဖို့လို ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေရှင်းခဲ့ပါတယ်"ဟု ပြောခဲ့သည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ ကချင်နစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာကြီး လလောကဂျိုးခေါင်၊ သိက္ခာတော်ရ ဆရာကြီးဒေါက်တာခလမ်ဆမ်ဆွန်၊ သိက္ခာတော်ရဆရာ ခေါ်ဘောမ်၊ သိက္ခာတော်ရဆရာ ဝွန်ထန်ခွန်နောင်၊ သိက္ခာတော်ရဆရာ လထော်ခွန်နောင်၊ သိက္ခာတော်ရဆရာ ဒေါင်ခေါင်၊ သိက္ခာတော်ရ ဆရာထွန်းဇော်၊ သိက္ခာတော်ရ ဆရာလူပိုင်ဇော်ရာ၊ သိက္ခာတော်ရ ဆရာမရန်ဇော်မန်၊ ဖော်ရမ်ခါးလီ၊ ဒေါ်ဂျာနန်တို့ တက်ရောက်ခဲ့သည်။ (Myanmar State Counsellor Office Link)(RFA Link)(BBC Link)(Kachin News Link)(Eleven Link)</p> <p>ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ၏ ဇူလိုင် ၂၁ ရက် သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာမှ ဇူလိုင်လ ၂၄ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အဆိုတင်သွင်း တင်သွင်းခဲ့သည်။ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် အမျိုးသား ရင်ကြားစေ့ရေးကို မျက်ကွယ်မြူခြင်း၊ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို လျစ်လျူ ရှုထားခြင်းနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပကတိအခြေအနေမှန်များကိုလည်း ထည့်သွင်းဖော်ပြထားခြင်း မရှိခြင်းတို့ကြောင့် အရေးကြီးအဆို တင်သွင်းခြင်းဖြစ်ကြောင်း ဒေါ်သန္တာမှ ပြောကြားခဲ့သည်။ တင်သွင်းသည့် အရေးကြီးအဆို နှင့်စပ်လျဉ်းပြီး ပြည်ကြီးတံခွန် မဲဆန္ဒနယ်အမတ် ဦးကျော်စိုးလင်းမှ ထောက်ခံဆွေးနွေးပြီး လွှတ်တော်မှ အဆိုအား ဆက်လက် ဆွေးနွေးရန် ဆုံးဖြတ်ကာ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါလျှင် ဇူလိုင် ၂၄ ရက် ညနေပိုင်း နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်မှ ကြေညာသည်။ (MOI Link) (BBC Link) (Eleven)</p> | <p>DPN Meeting</p> <p>DASSK – KBC Meeting</p> <p>လွှတ်တော် ကန့်ကွက်</p> |
| <p>၂၅။</p> | <p>၂၅.၇.၂၀၁၇</p> <p>ဇူလိုင်လ (၂၅) ရက်နေ့တွင် နမ့်ခမ်းမြို့နယ်၊ တာပုံကျေးရွာနှင့် တွန်ကော်ကျေးရွာကြား၌ မွန်းလွဲ (၃)နာရီမှ (၃) နာရီ (၄၀)ထိ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAနှင့် မြန်မာတပ်မတော် တပ်မ(၈၈)တို့နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ (NAB Link) (PSLF/TNLA Link)</p> <p>ပုဒ်မ ၁၇/၁ နှင့် ၁၇/၂ တို့ဖြင့်ဖမ်းဆီးခံထားရသော ကချင်သင်းတော် ဆရာတော် နှစ်ပါးဖြစ်သည့် ဦးဒွမ်ဒေါ်နောင်လတ် နှင့် ဦးလန်ကျော်ဂမ်ဆိုင် တို့ ၂ ဦးအား မြန်မာအစိုးရအနေဖြင့် မြင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးရန် HRWနှင့် Fortify Rights လူ့အခွင့်အရေးအဖွဲ့ နှစ်ဖွဲ့မှ ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။ မြန်မာစစ်တပ်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ အရပ်သားများအား ဖိနှိပ်ခြိမ်းခြောက်နေပြီး၊ စစ်တပ်၏ လုပ်ရပ်များကို ဖော်ထုတ်မည့်သူများအား ဖမ်းဆီး အရေးယူနေသည့်အကြောင်း၊ မြန်မာစစ်တပ်အနေဖြင့် အဆိုပါ လုပ်ရပ်များအား ရပ်တန့်ကရပ်ရန်နှင့် ကချင်ဘာသာရေးခေါင်းဆောင် ၂ ယောက် အပေါ် စွဲဆိုထားသည့်အမှုတွေကို ရုပ်သိမ်းပြီး ချက်ခြင်း ပြန်လွှတ်ပေးရန်လည်း ကြေညာချက်တွင် တောင်းဆိုထားသည်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ အာရှရေးရာ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson က "သူတို့ ၂ ဦးစလုံးကို ပြန်လွှတ်ပေးသင့်သလို စွဲချက်တွေကို ပြန်ရုပ်သိမ်းပေးသင့်ပါတယ်။ သူတို့အပေါ် တင်ထားတဲ့ စွဲချက်တွေဟာ အတုအယောင်တွေဖြစ်ပြီး တမင် လုပ်ကြံ ဖန်တီးထားတဲ့ စွဲချက်တွေ ဖြစ်ပါတယ်။ စစ်တပ်ကို ဆန့်ကျင် ပြောဆိုတဲ့သူတိုင်းဟာ လက်ကိုင်ဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ချိပြီး စွဲချက်တင်ခံနေကြတာပါ။ မတရားအသင်းဆက်သွယ်မှု ဥပဒေကို လုံးဝ ဖျက်သိမ်းသင့်တယ်လို့ ကျနော်တို့ ထင်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ၁၉၀၈ ခုနှစ်၊ ဗြိတိသျှကိုလိုနီထက်က ပြဌာန်းခဲ့တဲ့ ဒီ ဥပဒေကို ဘာကြောင့် ဆက်ပြီး အသုံးပြုနေသလဲဆိုတာ ကျနော်တို့လည်း နားမလည်နိုင်ဘူး ဖြစ်နေတယ်"ဟုပြောဆိုခဲ့သည်။ (VOA Link) (RFA Link)</p> <p>ရှမ်းပြည်နယ်မြောက်ပိုင်း အစိုးရ စစ်တပ်၏ စစ်ဆင်ရေးများ အတွင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာမှစ၍ ဖမ်းဆီးခံထားရသည့် ကချင်နစ်ခြင်းအဖွဲ့မှ ဘာသာရေးဆရာများဖြစ်သော ဒွမ်ဒေါ်နောင်လတ်နှင့် လန်ကျော်ဂမ်ဆိုင်တို့နှစ်ယောက်အား ကချင် လက်နက်ကိုင် KIA အဖွဲ့ဝင်များ အတွက် ဘာသာရေး ဆုတောင်း ပေးလို့ ဆိုသည့် စွပ်စွဲချက်ဖြင့် ပုဒ်မ ၁၇(၁) တပ်၍ တရားစွဲ ခံရတာမျိုး မဖြစ်သင့်ဘူးဟု ကချင် နှစ်ချင်း ခရစ်ယာန် အသင်းတော် ကောသီစီ၏ အတွင်းရေးမှူး ဒေါက်တာ ဆမ်ဆန်မှ ပြောသည်။ (BBC Link)</p> | <p>TNLA – TMT တိုက်ပွဲ</p> <p>၁၇/၁ ကချင်မွေ့ဆရာ</p> <p>၁၇/၁ ကချင်မွေ့ဆရာ</p> |

| | | | |
|-----|-----------|---|---|
| | | <p>ဇူလိုင်လ ၂၅ ရက်နေ့တွင် ရန်ကင်းမြို့၊ ဗဟန်းမြို့နယ် တော်ဝင်နင်းဆီ စားသောက်ဆိုင်၌ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီခေါင်းဆောင်များမှ ပါတီ၏ မူဝါဒရပ်တည်ချက်များနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့သည်။ တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရေးစသည့် ပါတီ၏ မူလရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရန်အတွက် ပါတီကိုပြန်လည်တည်ထောင်လိုက်ခြင်း ဖြစ်သည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးကျော်မြင့် မှပြောပါသည်။ (RFA Link)</p> <p>ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ၏ ဇူလိုင် ၂၁ ရက် သတင်း ထုတ်ပြန်ချက်နှင့်စပ်လျဉ်းသည့် အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်သူမရှိ တညီတညွတ် တည်း လွှတ်တော်မှ အတည်ပြုခဲ့သည်။ အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်မှ “မစ္စယန်ဟီလီ ရဲ့ကနဦး ထုတ်ပြန်ပြောကြားချက်များ အရ ၂ကြိမ်မြောက် ကုလအစီရင်ခံစာမှာ သူတင်သွင်းမယ့်အချက်တွေဟာ မျှတမှုမရှိတဲ့တဖက်စောင်းနင်း သုံးသပ်ချက်များပါဝင်လာနိုင်တဲ့အတွက် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ပေါ်လာမယ့်စိုးရိမ်စိတ်တွေဟာ ခိုင်လုံပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အစီရင်ခံစာမှာ ပါဝင်လာမယ့်စွဲစွဲချက် တွေနဲ့ ပတ်သက်ပြီးတော့ လိုအပ်တဲ့ စိစစ်မှုများပြုလုပ်ပြီးတော့ လိုအပ်သော အရေးယူမှု တုံ့ပြန်မှုများ ပြုလုပ်သွားရမှာဖြစ်ပါတယ်။” ဟုပြောခဲ့သည်။ မစ္စယန်ဟီလီ၏ ထုတ်ပြန်ချက်ဟာ တိကျမှန်ကန်မှုမရှိသလို အတည်မပြုရ သေးသည့် သတင်းတွေ၊ စွဲစွဲချက်တွေကို ထည့်သွင်းဖော်ပြထားသည့်အတွက် ဟန်ချက်ညီမှုမရှိ ကင်းမဲ့သည်ဟု ဒုတိယဝန်ကြီး ဦးကျော်တင်မှ လွှတ်တော်တွင် တင်ပြခဲ့သည်။ အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ လွှတ် တော်၏ သဘောထားရယူရာ အဆိုအား ကန့်ကွက်သူမရှိ တညီတညွတ်တည်း အတည်ပြုခဲ့သည်။ (MOI Link) (RFA Link) (VOA Link)</p> <p>ရှမ်းပြည်နယ်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S(Shan) ၏ အဋ္ဌမအကြိမ်မြောက်အစည်းအဝေးကို ဇူလိုင် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလှုံမြို့ရှိ အဆိုပါရုံးအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။ (တာကွယ်ရေးဦးစီးချုပ်ရုံး Link)</p> | <p>ALD</p> <p>လွှတ်တော် ကန့်ကွက်</p> <p>JMC - S</p> |
| ၂၆။ | ၂၆.၇.၂၀၁၇ | <p>ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် ဇူလိုင် ၂၂ ရက်နေ့မှာ ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သတင်းစာများနှင့် သတင်းဌာနအချို့မှ သတင်းဖော်ပြရာတွင် လဝါယန်ပြည်သူ့စစ်အဖွဲ့မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးနော်ဆန်းဟု လည်းကောင်း၊ ဗိုလ်မှူးအဆင့်ရှိ လဝိုင်နော်ဆန်းဟု လည်းကောင်း ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး စစ်ဘက်ရာထူးအဆင့် အခေါ်အဝေါ်များ သုံးစွဲရာတွင် သတင်းဌာနများအနေဖြင့် မှန်ကန်စွာ သုံးစွဲရန် လိုအပ်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဗိုလ်မှူးဟူသည့် စစ်ဘက်ရာထူးအဆင့်အား တပ်မတော် စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များ သုံးစွဲမှုနှင့်ပတ်သက်၍ ကန့်သတ်ထားသည့် ဥပဒေအား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် (၂၆/၈၉) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေအား ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၄၂)ဖြင့် ပြင်ဆင်ပြဋ္ဌာန်းခဲ့ကြောင်း၊ ဥပဒေ၏ အခန်း(၁)ပုဒ်မ ၂(က၊ခ)တို့တွင် “စစ်ဘက်ရာထူး၊ အဆင့်၊ အခေါ်အဝေါ်ဆိုသည်မှာ တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် သတ်မှတ်သုံးစွဲသည့် ရာထူး၊ အဆင့်အခေါ်အဝေါ်ကို ဆိုလိုသည်” ဟု ဖော်ပြထားကြောင်း ရေးသားထားပြီး၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည့် စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များအား အခြားသော မသက်ဆိုင်သည့် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၏ ကိစ္စရပ်များတွင် ခေါ်ဝေါ်သုံးစွဲခြင်း၊ ရေးသားဖော်ပြခြင်းများ မပြုလုပ်ရန် တည်ဆဲ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မှန်ကန်စွာ သုံးစွဲရန်လိုအပ်ကြောင်းတို့ ထုတ်ပြန်ချက်တွင် ပါရှိသည်။ (frontiermyanmar Link) (တာကွယ်ရေးဦးစီးချုပ်ရုံး Link) (MOI Link) (RFA Link) (The Voice Link)</p> <p>တပ်မတော် မှ မတရား အသင်း ပုဒ်မ နှင့် ဖမ်းဆီး အရေးယူထားသော မုံးကို ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းတော် မှ အသက် ၆၅ နှစ် သင်းထောက် Dumdaw Nawng Lat (ဒွမ်ဒေါ့နောင်လတ်) နှင့် အသက် ၃၅ နှစ် ဓမ္မဆရာ Langjaw Gam Seng (လန်ဂျော့ ဂမ်ဆိုင်) ဓမ္မဆရာ ၂ ပါး ကို လားရှိုး တရားရုံး မှာ စီရင်ချက်ချရန် ရုံးချိန်း ထားသော်လည်း တရားလို ဘက်မှ ရောက် မလာ သဖြင့် နောက် ရက်သို့ ချိန်းဆိုခဲ့သည်။ ဆရာနှစ်ဦးအား မတရား အသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် လိုင်စင်မဲ့ ဆိုင်ကယ်ပိုင်ဆိုင်မှု- သွင်းကုန်ထုတ်ကုန် ပုဒ်မ ၈ တို့ဖြင့် ၁၀ နာရီ မှ ၁၂ နာရီအထိ ရုံးထုတ် စစ်ဆေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ (KNG Link)</p> <p>သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၀၀ ကျော်ရှိ UWSA ဝ တပ်ဖွဲ့ တပ်မဟာ ၄၆၈ အခြေစိုက်ရာ မိုင်းပေါက်မြို့ အရှေ့ဘက်တွင် မြို့သစ်တည်ဆောက်ရန်အတွက် ကျေးရွာ ပြောင်းရွှေ့ မှုပြုလုပ်ခဲ့သည်။ “မြို့ပြစီမံကိန်းလုပ်မယ်။ ခု လောလောဆယ်တော့ အိမ်ခြေ ၃၂ လုံးရှိတဲ့ ဂျေတီခါး လားဟူ ရွာတရွာကို ဝ အာဏာပိုင်တွေက ပြောင်းရွှေ့ခိုင်းနေတယ်။ ရွာသားတွေရဲ့ လယ်မြေကွက်တွေသိမ်းတယ်။ လက်မှတ် ထိုး ခိုင်းပြီးတော့ကိုသိမ်းသွားတာ။ လွယ်စင်မိန်းတောင်အပါအဝင် အနီးအနားက ယာမြေတွေကို လျော်ကြေး မပေးဘဲ ဇူလိုင်လ ဆန်းပိုင်းက သိမ်းသွားတယ်။ ရွာသားတွေက မျက်ရည်မျက်ရွက်ဖြစ်နေတယ်ရာ။ အခါရွာသားတွေပေါ့။” - ဟု ဒေသခံ ဦးအိုက်နပ်မှ ပြောသည်။ မိုင်းပေါက် အခြေစိုက် ဝ တပ်ရင်းမှူး တဦးဖြစ်သည့် အားဖန် မှ ဒေသခံများ ခေတ်မှီနေထိုင် နိုင်ဖို့ မြို့ပြစီမံကိန်းကိုမြေဧကပေါင်း ၃၀၀၀ ခန့် ရှင်းလင်းထားကြောင်း ပြောခဲ့သည်။ (သျှမ်းသံတော်ဆင့် Link)</p> | <p>သတင်းမီဒီယာနှင့် စစ်ဘက် ဆက်ဆံရေး</p> <p>၁၇/၁ ကချင်ဓမ္မဆရာ</p> <p>ဝမြို့ပြစီမံကိန်း</p> |

| | | | |
|-----|-----------|--|---|
| | | <p>ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ၏ ၆ လပတ် ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးကို ဌာနချုပ် ဝမ်ဟိုင်းတွင် ဇူလိုင်လ ၉ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဇူလိုင်၂၆ရက်နေ့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဥက္ကဋ္ဌ၊ နာယက နှင့် ဗဟိုကော်မတီဝင်တွေ့အပါဝင် စုစုပေါင်း ၂၂၉ ဦးတက်ရောက်ခဲ့သည့် အဆိုပါ အစည်းအဝေးတွင် ၂၀၁၂ ခုနှစ် အစိုးရနှင့် SSPP/SSA တို့အကြားပြုလုပ်ခဲ့သည့် ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေးကို အခြေခံပြီး ပြဿနာရပ်များအား နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ဗဟိုကော်မတီ အစည်းအဝေးမှ သဘောတူညီခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပိုမိုအောင်မြင်လာစေရန်အတွက် အစိုးရ၊ တပ်မတော်တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင် ရေးကို ဦးတည်ကာ ဘဝတူ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နည်းလမ်းရှာဖွေကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဟု ဗဟိုကော်မတီ အစည်းအဝေးနှင့် ပတ်သက်သည့် ကြေညာချက်တွင် ဖော်ပြထား သည်။ (BBC Link)</p> <p>ကရင်လူငယ်အစည်းအရုံး-KYO(ဗဟို)မှ ဦးဆောင်ကာ ပထမဦးဆုံးအကြိမ် လူငယ်တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ထိုင်း-မြန်မာနယ် စပ်၊ မယ်လဒုက္ခသည်စခန်းရှိ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုသင်တန်းကျောင်း-LMTC ခန်းမတွင် ဇူလိုင်လ ၂၆ရက်မှ ၂၈ရက်နေ့ အထိ ပြုလုပ်လျက်ရှိသည်။ လူငယ်တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ၏ အတွင်းရေးမှူး စောအိကော်မှ “စခန်းအတွင်းမှာရှိတဲ့လူငယ်တွေဟာ လက်ရှိ နိုင်ငံရေးအခြေအနေတွေဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ ဒုက္ခသည်များ နေရပ်ပြန် ရေးနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာပြီး လိုအပ်တဲ့ ကြိုတင်ပြင် ဆင်မှု တွေလုပ် ဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု ပြောသည်။ ဗွင့်ပွဲအခမ်းအနားသို့ ဗဟိုနှင့် မယ်လဒုက္ခသည်စခန်းရှိ KYO၊ ကရင်ကျောင်းသားများကွန်ယက်-KSNG၊ Dare Network၊ ဒုက္ခ သည်စခန်းကော်မတီမှ တာဝန်ရှိသူများ၊ မယ်လဒုက္ခသည်စခန်းရှိ ကောလိပ်ကျောင်း ၅ကျောင်းမှ ကျောင်းအုပ်ဆရာများ၊ ကျောင်းသူကျောင်းသားများ အပါအဝင် စုစုပေါင်း ၇၀ဦးခန့် တက်ရောက်ခဲ့သည်။ (KIC Link)</p> <p>ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်များမှ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုခုကို ပြန်လည်သုံးသပ်ပြီး တနိုင်လုံးအပစ်ခတ်ရပ်စဲရေး စာချုပ် NCA ကို အကောင်အထည်ဖော် နေရာတွင် အားနည်းချက်များအား ဆွေးနွေးရန်အတွက် အစည်းအဝေးတစ်ခုအား လောစီးလာ စခန်းတွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ခေါင်းဆောင်များအကြား NCA စာချုပ်တွင်ပါသည့် စကားလုံးများအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အမြင်များ မတူသည့်အတွက် အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။ KNU ခေါင်းဆောင်တဦးဖြစ်သည့် ဗိုလ်ချုပ် စောအာဇက်ဖိုး မှ ယခုစာချုပ်ဟာ အပြည့်စုံဆုံး မဟုတ်သော်လည်း ယင်းအပေါ်အခြေခံပြီး တစ်ဖက်နှင့် ဆက်လက်ဆွေးနွေးရန် လိုအပ်သည်ဟု ပြောဆိုခဲ့သည်။ (BBC Link)</p> <p>ပင်လယ်ပြင်တွင်း ကမ်းလှန်ရန်တူးစင်များအား ပုံပိုမည့် ထောက်ပံ့ရေးအခြေစိုက် စခန်းတစ်ခုအား မွန်ပြည်နယ်၊ မွန်ပြည်နယ် မုဒုံမြို့နှင့် သံဖြူဇရပ်မြို့ကို ခြားထားသည့် ဝါးရှုချောင်းထိပ်က ကျွန်းပေါ်တွင် တည်ဆောက်မည့် အစိုးရ၏ စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများအကြား ကျယ်ကျယ်ပြန့်ပြန့် ချပြဆွေးနွေးသင့်သည်ဟု ဒေသခံ မွန်အမျိုးသမီး အဖွဲ့က ပြောဆိုခဲ့သည်။ မွန်အမျိုးသမီးအဖွဲ့ ဒုက္ကဋ္ဌ မိကွန်ချမ်းနွန်က “ သူကတော့ ဒီမှာ အခြေစိုက် စခန်းလေးပဲ လုပ်တာ ဟုတ်ပေမယ့် အခွန်အတုတ်တွေ ရတယ်ဆိုတာကလည်း အဲဒီအခွန်အတုတ်တွေက ဘယ်လောက် အထိ ဒီဒေသမှာ ရှိတဲ့လူတွေအတွက် ဒေသရဲ့ ဖွံ့ဖြိုးရေးမှာ အကျိုးအမြတ် ဖြစ်သလဲဆိုတာ ဘယ်သူမှ လည်း မပြောနိုင်ဘူးရှင်၊ တကယ်တမ်း ဒီမွန်ပြည်နယ် အစိုးရအနေနဲ့ ဒီလုပ်ငန်းကို လုပ်ဆောင်မယ်ဆိုလို့ ရှိရင်လည်း ဘာကြောင့် လုပ်ဆောင်ရတယ်ပေါ့၊ ဘယ်က ဆုံးဖြတ်ချက်နဲ့ ဘယ်လိုမျိုး လုပ်ဆောင်မယ်၊ ပြီးလို့ရှိရင် ဒီလုပ်ငန်း လုပ်ဆောင်ခြင်းအားဖြင့် ရရှိလာမယ့် ကောင်းကျိုးတွေနဲ့ ဆိုးကျိုးတွေက ဘာတွေ ဖြစ်မလဲ ဆိုတာကို ပြည်သူတွေ သိနားလည်အောင် ချပြသင့်တယ်လို့ ကျမ တောင်းဆိုချင်ပါတယ်။ ပြီးလို့ရှိရင် ဒီလုပ်ငန်းကို လုပ်ဆောင်ခြင်း အားဖြင့် ရရှိမယ့် အကျိုးအမြတ်တွေကို ဒေသအတွက် အသုံးချမယ့် ဆိုလို့ရှိရင် ဘယ်လိုအကျိုးအမြတ်တွေကို ဘယ်လိုမျိုး အသုံးချမယ့်ဆိုတာကို အဲဒီဒေသခံ ပြည်သူတွေ သိအောင် လွှဲပြောင်းပေးပါ လို့ပဲ ကျမက တောင်းဆိုချင်ပါတယ်ရှင်။ ” ဟု ပြောခဲ့သည်။ (VOA Link)</p> | <p>SSPP/SSA Meeting</p> <p>KYO</p> <p>KNU Meeting</p> <p>တိုင်းရင်းသားဒေသ များတွင် အငြင်းပွား သော ရင်းနှီးမြုပ်နှံမှု</p> |
| ၂၇။ | ၂၇.၇.၂၀၁၇ | <p>ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) အစည်းအဝေးအား ပိတ်ပင်ဟန့်တားခြင်းသည် တိုင်းရင်းသားလူမျိုးများနှင့် အစိုးရ၊ တပ်မတော်အကြား ယုံကြည်မှုကို ပျက်ပြားစေသည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထားရှိသည့် ပြည်သူလူထု၏ ယုံကြည်မှုကိုလည်း ထိခိုက်ပျက်ပြားစေ ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ CSSU အလှည့်ကျသဘာပတ်ဖြစ်သူ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဇူလိုင် ၂၇ ရက်နေ့တွင် စာရေးသားပေးပို့ခဲ့သည်။ အဆိုပါ CSSU ၏စာတွင် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်ထိ CSSU အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးမှ ထိုင်းအစိုးရထံ အစည်းအဝေး ကျင်းပခြင်းအား ခွင့်မပြုရန်နှင့် တားဆီးပေးရန် အကြောင်းကြားခဲ့သောကြောင့် နှစ်နိုင်ငံ၏ကောင်းမွန်သော အိမ်နီးချင်းကောင်း ဆက်ဆံရေးကို ဖထိခိုက်စေလိုသည့်အတွက် အစည်းအဝေးအား ကျင်းပခြင်း မပြုခဲ့ကြောင်း အလှည့်ကျသဘာပတ်က ရေးသားထားသည်။ ထို့ပြင် စစ်သံမှူး၏ ထိုင်းအစိုးရထံ ပေးပို့သည့်ကန့်ကွက်စာတွင် Committee for Shan State Unity-CSSU အစား the Committee of Shan State Union-CSS ဟုလည်း မှားယွင်းရေးသားထားကြောင်း၊ အမှန်မှာ ယင်းအစည်းအဝေးသည် လာမည့်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၀ ရာစု ပင်လုံအစည်းအဝေး အောင်မြင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာသယံဇာတ စသည့်ကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေး အကြံပြုနိုင်ရန် အလို့ငှာ CSSU အစည်းအဝေးကို ကျင်းပရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးပို့သည့်စာတွင် ဗိုလ်ချုပ်ကြီးယွက်စစ်က ရှင်းလင်းထားသည်။ CSSU အစည်းအဝေးသည် ယခုမှသာ ပြုလုပ်ခြင်းမဟုတ်ဘဲ တစ်ကြိမ်မက ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်လက်ထက်တွင် CSSU</p> | <p>CSSU Meeting</p> |

| | | |
|-----|--|---|
| | <p>အစည်းအဝေးများကို မကန့်ကွက်သည့်အပြင် ကူညီပံ့ပိုးအားပေးခဲ့သည်များပင် ရှိခဲ့ကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေးများတွင်လည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်အား ဆန့်ကျင်သည့်သဘောထား လုပ်ဆောင်မှုများ ပါဝင်ခဲ့ခြင်း မရှိခဲ့ကြောင်းနှင့် NCA လက်မှတ်ရေးထိုး နိုင်သေးသည့် ကျန်အဖွဲ့အစည်းများအား ပါဝင်လက်မှတ် ရေးထိုးလာစေရန် တိုက်တွန်းစည်းရုံးခြင်း အစီအစဉ်များပင် ပါရှိကြောင်း CSSU ၏ ပေးပို့စာတွင်ပါရှိသည်။ ထိုကဲ့သို့ CSSU အစည်းအဝေးအား ပိတ်ပင်ဟန့်တားခြင်းသည် NCA လုပ်ငန်းစဉ်အား ဆန့်ကျင်ခြင်းဖြစ်သည်ဟု မိမိတို့ယုံကြည်ယူဆပါကြောင်းနှင့် နောင်အခါတွင် CSSU ၏ အစည်းအဝေးများအား တားဆီး ပိတ်ပင်ခြင်း မပြုလုပ်သင့်ဟု အကြံပြုတင်ပြကြောင်း CSSU အလှည့်ကျသဘာပတ်က ရေးသားဖော်ပြထားသည်။ယင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပေးပို့သည့်စာ မိတ္တူကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ထံ ပေးပို့ခဲ့သည်။ (Tai Freedom Link) (Eleven Link)</p> <p>ဇူလိုင်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ ပြန်ကြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူများနှင့် သတင်း မီဒီယာ သမားများ တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် သတင်းသမားများ သွားရောက် သတင်း ရယူနိုင်ခွင့်၊ သတင်းထောက်တွေ ဖမ်းဆီးခံ ထားရသည့် ကိစ္စများ အပါအဝင် သတင်းအချက်အလက် ရယူနိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့သည်။ ဆက်သွယ်ရေး ပုဒ်မ ၆၆ ယ ၂၊ မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)စသည်များနှင့် သတင်းထောက်များဖမ်းဆီး ခံထားရသည့် အမှုများတွင် တပ်မတော်ဖက်မှ တရားရုံးကို ဖိအားပေးခြင်းများ မရှိဘူးကြောင်း တပ်မတော်ကိုယ်စားလှယ်မှ ပြောခဲ့သည်။ ပုဒ်မ ၁၇ (၁)ဆိုတာက ဘယ်လိုအခြေအနေမျိုးမှာ အကြီးဝင်လဲ၊ ဘယ်အဖွဲ့အစည်း တွေနှင့် တွေ့ရင် ဒီပုဒ်မနှင့် ငြိစွန်းလဲ ဆိုတာကို သတင်းသမားများ မှတပ်မတော်ဖက်ကို မေးမြန်းခဲ့သည်ဟု သတင်းမီဒီယာ ကောင်စီအတွင်းရေးမှူး ဦးသီဟစောမှ ပြောခဲ့သည်။ (BBC Link)</p> <p>ကချင် တိုင်းရင်းသားများ အတွက် ဆွေးနွေးမည့် နိုင်ငံရေးတွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIO/KIA) က "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နှင့် ပူးပေါင်းလိုက်သည်ကို ကချင်ပြည်သူ အများစုက နှစ်သက် ခြင်း မရှိဟု ကချင် နှစ်ခြင်း ခရစ္စယာန် အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန် က ပြော သည်။"ကျနော်တို့ ကချင်လူထုအများစုက ဝ နဲ့ ပူးပေါင်းပြီးတော့ နိုင်ငံရေး သွားတာကိုတော့ လက်မခံချင်ကြဘူး။ ဒါက ကချင်လူထုအများစုရဲ့ သဘောထားပါ"ဟုဒေါက်တာ ခလမ် ဆမ်ဆွန်မှ ပြောသည်။ (Irrawaddy Link)</p> <p>ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့ခေါင်းဆောင်ကို ကုလသမဂ္ဂမှ အသစ်ပြောင်းလဲ ခန့်အပ်ခဲ့သည်။ မူလ အဖွဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် အိန္ဒိယနိုင်ငံမှ တရားရုံးချုပ်ရှေ့နေ Indira Jaising အား အဖွဲ့မှ ဖယ်ရှားပြီး အင်ဒိုနီးရှား ရှေ့နေချုပ်အဖြစ် တာဝန်ယူ ခဲ့သူ Marzuki Darusman ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဥက္ကဋ္ဌမှ အစားထိုး ခန့်အပ်ခဲ့သည်။ အသစ်ဖွဲ့စည်းလိုက်သည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး အဖွဲ့တွင် အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း Marzuki Darusman မှ ဦးဆောင်မည် ဖြစ်ပြီး သီရိလင်္ကာနိုင်ငံမှ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌဟောင်း Radhika Coomaraswamy၊ ဩစတြေးလျနိုင်ငံမှ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် Christopher Dominic Sidoti တို့မှ အဖွဲ့ဝင်များအဖြစ် တာဝန်ယူမည် ဖြစ်သည်။ (VOA Link) (The Ladies Link)</p> <p>ဇူလိုင်လ ၂၇ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Bhim K. Udas တို့ တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်မှု အခြေ အနေ၊ တပ်မတော်နှစ်ရပ်အကြား ဆေးဘက်ဆိုင်ရာ၊ ယဉ်ကျေးမှု ဆိုင်ရာ၊ အားကစားဆိုင်ရာ နယ်ပယ် အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှု လုပ်ဆောင် နိုင်သည့် အခြေအနေ၊ နှစ်နိုင်ငံ ကူးလူးဆက်ဆံရေး ပိုမိုတိုးတက်လာနိုင်မှု အခြေအနေ များကို အမြင်ခြင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း ကာကွယ်ရေးဦးစီးချုပ်မှူးမှ သတင်းထုတ်ပြန်ခဲ့သည်။ (MOI Link) (ကာကွယ်ရေးဦးစီးချုပ်ရုံး Link) (Min Aung Hlaing Link)</p> | <p>သတင်းမီဒီယာနှင့် စစ်ဘက် ဆက်ဆံရေး</p> <p>ကချင်လူထုအသံ</p> <p>FFM</p> <p>နိုင်ငံတကာ ဆက်ဆံရေး</p> |
| ၂၈။ | <p>၂၈.၇.၂၀၁၇ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးတရားစွဲဆိုခြင်း ခံထားရသော သတင်းထောက် သုံးဦး အပါအဝင် လူပုဂ္ဂိုလ် ၆ ဦးအမှုအား ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းတွင် သီပေါမြို့နယ် တရားရုံး၌ စစ်ဆေးရာတွင် တရားလိုပြုလုပ်ပြီး တိုင်းကြားထားသော တပ်ရေး ဗိုလ်ကြီးသက်နိုင်ဦးအား စတင်စစ်ဆေးခဲ့သည်။ သတင်းသမား ဥဦး အပါအဝင် အမျိုးသား ၆ ဦးမှအာမခံလျှောက်ထားမှုကို တရားရုံး မှလက်ခံခဲ့သည်။ ဒီနေ့ တရားလိုကို စစ်ပါတယ်။ တရားလို တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး ကို စစ်ပါတယ်။ အာမခံ တင်ထားပါတယ်။ အာမခံနဲ့ပတ်သတ်ပြီး နောက် အပတ်မှာ အမိန့်ချမှတ်လို့ ပြောပါတယ် ဟု ဦးသိန်းဇော် (ခ) လဝီဝမ် ၏ ရှေ့နေ ဒေါ်ခင်မိမိမှ ပြောသည်။ (The Ladies Link) (Irrawaddy Link)</p> <p>ရန်ကုန်မြို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ အစိုးရနှင့် အရပ်ဘက်ပုဂ္ဂိုလ်များ အလွတ်သဘော အစည်းအဝေးတစ်ရပ်ကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ မှ ၁၂ နာရီအထိ ၂ နာရီကြာ</p> | <p>၁၇/၁ သတင်းသမားများ</p> <p>ငြိမ်းချမ်းရေးဆိုင်ရာ အလွတ်သဘော</p> |

| | | |
|--|--|--|
| | <p>ပြုလုပ်မည် ဖြစ်ပြီး တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဆက်စပ် ပတ်သက်သည့် အရပ်ဘက် ပုဂ္ဂိုလ် များ နှင့် သတင်းစာဆရာ တချို့ပါဝင်မည် ဖြစ်သည်။ အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခံထားရသည့် ဖက်ဒရယ်နှင့် တိုင်းရင်းသား ရေးရာ သုတေသီ ဦးမောင်မောင်စိုး မှ “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဆက်စပ်ပတ်သက်တဲ့ လူတွေ စိတ်ဝင်တစားရှိတဲ့ လူတွေဆီကနေပြီးတော့မှ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ အကြံဉာဏ် သဘောထား မှတ်ချက် ရယူချင်တယ်လို့ ဆိုပါတယ်” ဟု ပြောသည်။ အစည်းအဝေးကို အစိုးရဘက်မှ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းတို့ ဦးဆောင်တက်ရောက်မည်ဖြစ်ပြီး၊ အရပ်ဘက် ပုဂ္ဂိုလ်များထံမှ ဦးကျော်ဝင်း၊ ဦးတင်မောင်မောင်သန်း၊ ဦးဘိုဘိုကျော်ငြိမ်း၊ ဒေါက်တာ တင်မောင်သန်း၊ ဦးထွန်းအောင်ချိန်၊ ဦးတာ၊ ဦးမင်းဇင်၊ လစိုင်းဆိုင်ရော်၊ စိုင်းဆမ်ခမ်း၊ ဦးစိုင်းအိုက်ပေါင်း၊ ဒေါက်တာ စိုင်းမွန်သာ၊ ဦးခက်ထိန် နန်း၊ ဦးဇော်အေးမောင်၊ ဦးအောင်လှထွန်း၊ ဦးသီဟစော၊ ဦးခွန်မားကိုဘန်း၊ ဆလိုင်ငွန်ကျုံးလျှန်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒေါက်တာ မင်းနွယ်စိုး၊ ဦးမောင်မောင်စိုး၊ ဦးသန်းစိုးနိုင် တို့အား ဖိတ်ကြားထားသည်။ (Irrawaddy Link)</p> <p>တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဇူလိုင် ၂၆ ရက်မှ ၂၈ ရက်ထိမြန်မာ-တရုတ် နယ်နိမိတ်ကို နှစ်ပေါင်း ၂၀ ကျော်အကြာမှ တတိယအကြိမ် ပူးတွဲကွင်းဆင်းစစ်ဆေးရန်အတွက် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။ အစည်းအဝေးသို့ မြန်မာဘက်မှ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး၊ တရုတ်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် ပင်လယ်သမုဒ္ဒရာရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ မြန်မာ-တရုတ် နယ်နိမိတ်စာချုပ်ကို ၁၉၆၁ခုနှစ်မှာ ချုပ်ဆိုခဲ့ကြပြီး နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် နယ်နိမိတ်ကျောက်တိုင်ပေါင်း (၄၉၈)တိုင် စိုက်ထူထားသည်။ နှစ်နိုင်ငံအကြား ပထမအကြိမ် နယ်နိမိတ် ပူးတွဲစစ်ဆေးမှုကို ၁၉၈၄ မှ ၁၉၈၆ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီး၊ ဒုတိယအကြိမ် ပူးတွဲစစ်ဆေးမှုကို ၁၉၉၂ မှ ၁၉၉၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည်။ (DVB Link)</p> | <p>အစည်းအဝေး</p> <p>မြန်မာ - တရုတ် နယ်နိမိတ်စစ်ဆေး</p> |
|--|--|--|